

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်

၏

(၁၁) ကြိမ်မြောက်


နှစ်ပတ်လည်အထွေထွေအစည်းအဝေး

သို့တင်ပြသည့်

ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ နှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း



MTSH



MNTH



MAEX

ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်

၏

(၁၁) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီး

သို့တင်ပြသည့်

ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

မာတိကာ

<u>အမှတ်စဉ်</u>	<u>အကြောင်းအရာ</u>	<u>စာမျက်နှာ</u>
-	ဥက္ကဋ္ဌ၏အစီရင်ခံစာ	-
၁	နိဒါန်း	၁
၂	ကုမ္ပဏီတည်ထောင်သည့်ရည်ရွယ်ချက်	၁
၃	ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ	၁
၄	ကုမ္ပဏီမှ ဆောင်ရွက်မည့်လုပ်ငန်း	၂
၅	၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်ထားခြင်း	၂
၆	ကုမ္ပဏီ၏ မတည်ရင်းနှီးငွေနှင့် အစုရှယ်ယာများ	၃
၇	ရင်းနှီးမြှုပ်နှံမှုများ	၄
၈	ရေရှည်အကျိုးတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ	၄
၉	ကာလတို အကျိုးတူ ကုန်သွယ်မှု	၇
၁၀	ဝန်ထမ်းခန့်ထားမှုအခြေအနေ	၈
၁၁	နှစ်ပတ်လည် အစည်းအဝေးကျင်းပခြင်း	၈
၁၂	ပြင်ပစာရင်းစစ်ခန့်ထားခြင်း	၈
၁၃	ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း	၈
၁၄	အမြတ်ဝေစုခွဲဝေပေးခြင်း	၈
၁၅	ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ	၉
၁၆	နိဂုံး	၉
-	နောက်ဆက်တွဲ - ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက် ၏ ဒါရိုက်တာအဖွဲ့ဝင်များ	-



ဥက္ကဋ္ဌ၏ အစီရင်ခံစာ “လေးစားအပ်ပါသော အစုရှယ်ယာရှင်များ”

မိမိတို့ ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (GLAD) သည် ၂၀၁၆ ခုနှစ်က စတင်၍ ဖွဲ့စည်းခဲ့ပြီး၊ ဒီနှစ်ဆိုရင် ၁၀ နှစ် သက်တမ်း ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ။ ဒီကုမ္ပဏီကြီး စတင်တည်ထောင် စဉ်က ကနဦးကုန်သည် လုပ်ငန်းရှင်(၇)ဦးနဲ့ စတင်တည်ထောင်ခဲ့ ကြရာမှ အစုရှယ်ယာများ ဖိတ်ခေါ်၍ရှယ်ယာရှင်များစုဖွဲ့ပြီးနောက်အများပြည်သူသို့ ရှယ်ယာများ ရောင်းချပေးခဲ့ပြီး အစုရှင်အများ၏ လိုလားချက်ဖြစ်သော လုပ်ငန်းများကို တစ်နှစ်ပြီး တစ်နှစ် ကြိုးစားဆောင်ရွက်ခဲ့သည်မှာ ယနေ့ အခါမှာတော့တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သည့်အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ မိမိတို့ အစုရှယ်ယာရှင်များ၏ ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်နှံမှု များကို တိုးပွား လာစေရန် နှင့် နှစ်စဉ် အမြတ် ခွဲဝေပေးနိုင်ရေးအတွက် ရည်ရွယ်ချက်ထားရှိပြီး ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု အတိုင်းအတာ တစ်ခုထိ ရောက်ရှိနေပြီ။ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်မှုများ ရရှိနိုင်ရေး အတွက်ကိုလည်း ဆက်လက် ဆောင်ရွက် လျှက်ရှိပါတယ်။

မိမိတို့ကုမ္ပဏီအနေဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု နှင့် ရေတို ဝင်ငွေရရှိနိုင်မှုတို့ကို နှစ်ပိုင်းမျှတစွာ ခွဲခြားပြီး အာရုံစိုက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေကို စပြီးလုပ်နိုင် ဖို့အတွက် (၆)နှစ် လောက်အရှိန်ယူခဲ့ရပါတယ်။ ပထမဦးဆုံး(၆)နှစ် လောက်အထိကိုတော့ ကုန်သွယ် မှုတွေနဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။

ထိုကဲ့သို့ ၂၀၁၁ ခုနှစ်ကတည်းကရင်းနှီးမြှုပ်နှံမှုကဏ္ဍကို တိုးချဲ့လုပ်ကိုင်ရန်စီစဉ်ခဲ့ရာ ပထမဆုံးမိမိတို့ရဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် မိမိကိုယ်တိုင် ဦးစီးတည်ထောင်ခဲ့သော Myanmar Thilawa SEZ Holdings Public Limited (MTSH) တွင် ကနဦး ပါဝင်သည့် အဖွဲ့ဝင် ကုမ္ပဏီ(၈)ခုနှင့်အတူ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအဖြစ် ငွေကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ကာ ၂၀၁၄ခုနှစ်မှစတင်၍ ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။ နှစ်နှစ်အတွင်း အများသိရှိ ပြီးဖြစ်သည့် MTSH သည် ၂၀၁၆ ခုနှစ် မေလ (၂၀)ရက်နေ့မှစ၍ ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီးစတော့ဈေးကွက်တွင် MTSH ရှယ်ယာ များသည် ရောင်းချရ အလွယ်ကူဆုံး ရှယ်ယာ အဖြစ်ခိုင်မာစွာတည်ရှိနေပြီး တန်ဖိုး (Value) အများဆုံး ရောင်းဝယ်မှုဖြစ်သော အစုရှယ်ယာ ဖြစ်တယ်ဆိုတာ ကိုလည်းနေစဉ် စတော့ဈေးကွက်မှာ မြင်တွေ့ နေမှာဖြစ်ပါတယ်။ ယခုအခါ သီလဝါ အထူးစီးပွားရေးဇုန် ဇုန်-အေပြီးမြောက်ခဲ့ပြီး၊ ဇုန်-ဘီ၏ ၇၀၀ ဟက်တာ အနက်မှ ပထမအဆင့်ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပါကြောင်းအစုရှယ်ယာရှင်များကိုအသိပေး ပြောကြားလိုပါတယ်။

ဒုတိယ ရေရှည်ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းအဖြစ် ၂၀၁၆ခုနှစ်တွင် နိုင်ငံတစ်ပိုင်းလုံးရှိ စိုက်ပျိုးသူ တောင်သူများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စားသုံးသူပြည်သူအများ အကျိုးဖြစ်ထွန်းစေမည့် အပြင် ကုမ္ပဏီအတွက်လည်း အကျိုးရှိစေမည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမာန် ရောင်းဝယ် ဖောက်ကားမှု၏ ဗဟိုချက်ဖြစ်လာမည့် ရန်ကုန်တိုင်းဒေသကြီး ၊အင်းစိန်မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ လက်ကားဈေးကြီးကို တည်ဆောက် အကောင်အထည် ဖော် ဆောင် ရွက်လျက်ရှိသော “Myanmar Agro Exchange Public Limited (MAEX)” တွင် ကနဦး ပါဝင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီတစ်ခု အဖြစ် ကျပ်သိန်း ၂၀၀၀၀ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။ များမကြာမီ ဒီဇင်ဘာလကုန်အတွင်း မှာပင် ဒညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမာန်လက်ကား ဈေးသစ်ကြီးမှာလည်း ပထမအဆင့် ဈေးဆိုင်ခန်း

ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် အစုရှယ်ယာရှင်များအတွက် အကျိုးအမြတ်များ ရရှိခံစားရတော့မှာ ဖြစ်ပါတယ်။ စတင်ထည့်ဝင်ခဲ့ပြီး တစ်နှစ်အတွင်းမှာပင် ယခုအခါ MAEX ရှယ်ယာ ဈေးနှုန်းမှာလည်း ၂၅ % ခန့်မြင့် တက်နေပြီး ဖြစ်ပါကြောင်း အသိပေးလိုပါတယ်။

တတိယ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိသည့် Telecom International Myanmar Co Ltd သည် Myanmar National Telecom Holding Public Ltd (MNTH) , Star High Public Co နှင့် ဗီယက်နမ် Viettel Group တို့ ပူးပေါင်းဖွဲ့စည်း ထားသည့်ကုမ္ပဏီဖြစ်ပြီးမိမိတို့ GLAD ကုမ္ပဏီအနေဖြင့် MNTH တွင် အခြား အများပိုင်ကုမ္ပဏီ (၁၀)ခု နှင့်အတူ ရင်းနှီးမြှုပ်နှံငွေ US\$ 100,000 နှင့် မြန်မာကျပ်ငွေ သိန်း ၉၃၇၄.၇၈၄၉၁ သိန်း ထည့်ဝင်ထားပါကြောင်း နှင့် မကြာမီပင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင် တော့ မည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။


မိမိတို့အနေဖြင့်လွန်ခဲ့တဲ့ သုံးနှစ်ကျော်ခန့်ကတည်းက ကတိပြုခဲ့တဲ့ အနှစ်သာရရှိသည့် ရင်းနှီး မြှုပ်နှံမှုတွေကို ဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့သည့်အတိုင်း ယခုဆိုရင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတဲ့ အနေ အထားဖြစ်ပါတယ်။

ဒါ့အပြင် MNTH ကုမ္ပဏီ၏ လုပ်ငန်းများတွင် ပါဝင်သော ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းအတွင်း တယ်လီဖုန်း မိုက်ခရိုဝေ့(ဖ်) တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ကန်တရိုက် ရယူ၍ မိမိတို့ ဒါရိုက်တာအဖွဲ့ဝင်များကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျှက်ရှိပါသည်။

မိမိတို့ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ အကျိုးစီးပွားအတွက်တွင်သာမက နိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေနိုင်ပြီး မိမိတို့ အစုရှယ်ယာ ရှင်များ အကျိုးအမြတ်ရရှိစေနိုင်သည့် လုပ်ငန်းများမှာ ရင်းနှီးဆောင်ရွက်လျက် ရှိတယ်ဆိုတာကို သတိပြုမိ ကြမှာ ဖြစ်ပါတယ်။

မိမိတို့ ကုမ္ပဏီသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းနှင့် အစုရှယ်ယာရှင်များ၏ လိုအပ်ချက်ဖြစ်သည့် နှစ်စဉ် အမြတ်ဝေစု ခွဲဝေပေးနိုင်ခဲ့သလို ရေရှည်အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း ဆက်လက်တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အစုရှယ်ယာရှင်များကို လည်း အချိန်နှင့်တပြေးညီ အသိပေးသွားမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေသော်လည်း ယခုနှစ် အမြတ် ဝေစုများခွဲဝေပေးသွားမှာဖြစ်ပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ရေတိုကုန်သွယ်မှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မိမိနှင့်အတူညှိနှိုင်းပူးပေါင်း လက်တွဲ ဆောင်ရွက်ပေးခဲ့ကြသည့် ဒါရိုက်တာ အဖွဲ့ဝင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းများကို အစွမ်းကုန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ ကုမ္ပဏီအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ စာရင်းဝင်ကုမ္ပဏီ တစ်ခု ဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်။



ဝင်းအောင်

ဥက္ကဋ္ဌ

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်
၏

(၁၁) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေး
သို့တင်ပြသည့်
ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

၁။ နိဒါန်း

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ (၁၁) အကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး အား (၃၀ .၁၂. ၂၀၁၇)ရက်၊ စနေနေ့၊ နံနက် ၉း၀၀ နာရီတွင် အမှတ် (၄၅၉)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel - ၄ လွှာ၊ ပြည် အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင်တင်ပြသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည်။

၂။ ကုမ္ပဏီတည်ထောင်သည့်ရည်ရွယ်ချက်

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် မြန်မာနိုင်ငံသား၊ စိတ်ပါဝင်စားသူ ပြည်သူအများ အစုရှယ်ယာထည့်ဝင်နိုင်ရေး၊ အမြတ်ခွဲဝေခံစားခွင့်ရရှိရေးကို အလေးထားလျက် အစီအမံ များချမှတ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ချက်များထားရှိပါသည်။

မူလစတင်တည်ထောင်စဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရိုးပြည်နယ်၊ နန်နင်းမြို့တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား ကူးသန်းရောင်းဝယ်ရေး၊ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်ရုံးများ တည်ဆောက်ရန်အတွက် မြေကွက်များ ပေးအပ်ခဲ့ရာ အဆိုပါပေးအပ်သည့် မြေကွက်များပေါ်တွင် နိုင်ငံတော် ကိုယ်စားတာဝန်ယူတည်ဆောက် ရန်အတွက် အများပိုင်ကုမ္ပဏီတစ်ခု လိုအပ်လာခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်ကို ကနဦး ဦးဆောင် ဖွဲ့စည်းတည်ထောင်သူ (၇) ဦးဖြင့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ခွင့်ပြုချက်ဖြင့် ကနဦးစတင် တည်ထောင်ခဲ့ပါသည်။ အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီးနောက် အများပိုင် ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ကုမ္ပဏီ၏လုပ်ဆောင်ချက်များအပေါ် ယုံကြည်အားထားကြသူ ပြည်သူများအနေဖြင့် ရှယ်ယာအစုများထည့်ဝင် ရင်းနှီးမြှုပ်နှံလာကြခြင်းကြောင့် ထိုအရင်းအနှီးများဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါသည်။

၃။ ကုမ္ပဏီစတင်တည်ထောင်သူ ဒါရိုက်တာများ

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်အား မူလစတင်တည်ထောင်သူ (Founder) အောက်ဖော်ပြပါ ဒါရိုက်တာများသည် အစဉ်အလာကောင်းမွန်၍ ဂုဏ်သတင်းရှိသူ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၊ မူလကနဦး ဒါရိုက်တာများဖြစ်ပြီး၊ ၂၀၀၆ - ၂၀၀၇ ဘဏ္ဍာရေးနှစ်၊ ၂၀၀၇ - ၂၀၀၈

ဘဏ္ဍာရေးနှစ်နှင့် ၂၀၀၈- ၂၀၀၉ ဘဏ္ဍာရေးနှစ်များတွင် ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် အောက်ပါအတိုင်း တာဝန် ထမ်းဆောင်ခဲ့ကြပါသည်။

အမည်	ရာထူး
(၁) ဦးဝင်းမြင့်	ဥက္ကဋ္ဌ
(၂) ဦးဝင်းအောင်	ဒုတိယဥက္ကဋ္ဌ
(၃) ဦးဇော်မင်းဝင်း	ဒါရိုက်တာ
(၄) ဦးအောင်လွင်	ဒါရိုက်တာ
(၅) ဦးစိန်ဝင်းလှိုင်	ဒါရိုက်တာ
(၆) ဦးထွန်းအောင် (မြန်မာညွန့်.)	ဒါရိုက်တာ
(၇) ဦးငြိမ်းအောင်	မန်နေဂျင်းဒါရိုက်တာ

၄။ ကုမ္ပဏီမှဆောင်ရွက်မည့်လုပ်ငန်း

ကုမ္ပဏီသည် သင်းဖွဲ့စည်းမျဉ်းမှတ်တမ်းနှင့် ကုမ္ပဏီမှတ်ပုံတင်တွင်ပါရှိသော ရည်ရွယ်ချက်ပါ လုပ်ငန်းများ တည်ဆဲဥပဒေနှင့်အညီ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုသောရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများ အစုရှယ်ယာထည့်ဝင် နိုင်ပြီး ထိုက်သင့်သော အကျိုးအမြတ်ခွဲဝေခံစားခွင့်ရရှိရန်အတွက် လုပ်ငန်းများစီမံချက်ချမှတ်ပြီး မြန်မာ နိုင်ငံအတွင်း၌ဖြစ်စေ၊ ပြည်ပနိုင်ငံ၌ဖြစ်စေ၊ စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာ၊ အတတ်ပညာရယူ၍ ပူးပေါင်းဆောင်ရွက် ခြင်း ဖက်စပ်(JV) လုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၅။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင်များ ရွေးချယ်ခန့်ထားခြင်း

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့ဝင် (၁၂)ဦး အနက်မှဒါရိုက်တာ (၄)ဦးဖြစ်သော ဒါရိုက်တာ ဦးချစ်ဆွေ၊ ဦးအေးလွင်၊ ဦးကျော်ဒေဝ နှင့် ဒေါ်ရန်လင်း တို့ နှုတ်ထွက်ကြပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များစာရင်းအား (၃၁.၁၂.၂၀၁၆)ရက်နေ့တွင် ပြုလုပ်သည့် ဒဿမအကြိမ်မြောက် အထွေထွေအစည်းအဝေးကြီးတွင် ဒါရိုက်တာအဖွဲ့ အစည်းအဝေး (၇/၂၀၁၆) ဆုံးဖြတ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြန်လည် ရွေးချယ်ခန့်ထားသည့် အောက်ဖော်ပြပါ ဒါရိုက်တာ(၁၂)ဦးကို တာဝန်ပေးအပ်ကြောင်း ယင်းအစည်းအဝေး ကြီးမှ ဆုံးဖြတ်ခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များမှာ -

အမည်	အလုပ်အကိုင်/တာဝန်	ရာထူး
(၁) ဦးဝင်းအောင်	ဥက္ကဋ္ဌ ဒဂုန်အင်တာနေရှင်နယ်လီမိတက်	ဥက္ကဋ္ဌ
(၂) ဦးဇော်မင်းဝင်း	ဥက္ကဋ္ဌ၊ UMFCCL နှင့် ဥက္ကဋ္ဌ၊ Myanmar Industries Alliances Public Ltd.	ဒုတိယဥက္ကဋ္ဌ
(၃) ဦးစိန်ဝင်းလှိုင်	ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ၊ မြန်မာထွတ်ခေါင်ကုမ္ပဏီလီမိတက်	ဒါရိုက်တာ
(၄) ဦးချစ်ဆွေ	ကုန်သည်	ဒါရိုက်တာ
(၅) ဦးခိုင်ဌေး	ကုန်သည်	ဒါရိုက်တာ
(၆) ဦးအောင်ဇော်ဦး	MD, အောင်နိုင်သစ္စာကုမ္ပဏီလီမိတက်	ဒါရိုက်တာ
(၇) ဦးတင်မြင့်(ခေါ်) ဦးကျော်တင်မြင့်	MD, Hope Flower Trading	ဒါရိုက်တာ
(၈) ဒေါ်ရန်လင်း	ဖက်ရှင်လုပ်ငန်းပိုင်ရှင်၊ မေလင်းဖက်ရှင်နှင့် ဆန်းသစ်လွင်အပ်ချုပ်လုပ်ငန်း	ဒါရိုက်တာ
(၉) ဦးမင်းစိန်	ကုန်သည်	ဒါရိုက်တာ
(၁၀) ဦးကျော်ဒေဝ	MD, UKD World Class International Co.,Ltd.	ဒါရိုက်တာ
(၁၁) ဦးအေးဝင်း	တွဲဖက်အထွေထွေအတွင်းရေးမှူး၊ UMFCCL	UMFCCL အစုရှယ်ယာကိုယ်စားပြု ဒါရိုက်တာ
(၁၂) ဦးထွန်းအောင်	MD, Myanmar Nyunt Co.,Ltd.	မန်နေဂျင်းဒါရိုက်တာ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာများအလှည့်ကျထွက်ပေးရန်တာဝန်ရှိသည့် အလျောက် ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦးအနက်မှ ဒါရိုက်တာ ၄ ဦးဖြစ်သော ဒါရိုက်တာ ဦးဝင်းအောင်၊ ဦးဇော်မင်းဝင်း၊ ဦးထွန်းအောင်၊ ဦးစိန်ဝင်းလှိုင်တို့မှ နှုတ်ထွက်ကြမည်ဖြစ်ပြီး ဒါရိုက်တာအဖြစ်ပြန်လည် ရွေးချယ်ခံလိုပါက ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ ၂၂.၁၂.၂၀၁၇ နေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေး (၉/၂၀၁၇) ဆုံးဖြတ်ချက် အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်း ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ပြင်ပစာရင်းစစ်အဖြစ် ခန့်ထားခြင်းကို (၂၈.၁၂.၂၀၁၆)ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ဒါရိုက်တာအဖွဲ့အစည်းအဝေး (၇/၂၀၁၆) သဘောတူဆုံးဖြတ်ချက်အရ ဦးဝင်းသင်နှင့် အဖွဲ့အား ပြင်ပစာရင်းစစ် အဖြစ်ခန့်အပ်ကြောင်း (၃၁.၁၂.၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နှစ်ပတ်လည်အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

၆။ ကုမ္ပဏီမတည်ရင်းနှီးငွေနှင့် အစုရှယ်ယာများ

ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်း (Authorized Capital) သည် ၁၀,၀၀၀,၀၀၀,၀၀၀/- (ကျပ်သန်း တစ်သောင်းတိတိ) ဖြစ်၍ အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀၀/- (ကျပ်တစ်သောင်းတိတိ) သတ်မှတ်ပြီး အစုရှယ်ယာပေါင်း (၁,၀၀၀,၀၀၀) ဖြစ်ပါသည်။ ယင်းအစုရှယ်ယာရှင်များအနက် (က)အစုရှယ်ယာ (၅၀၀,၀၀၀) စုနှင့် (ခ)အစုရှယ်ယာ (၅၀၀,၀၀၀) စု ခွဲခြားထားရှိပါသည်။

ထိုကဲ့သို့ (က)အစုရှယ်ယာနှင့် (ခ)အစုရှယ်ယာ ခွဲခြားထားခြင်းမှာ ငွေကြေးအင်အားကြီးမား သူများမှ ငွေလုံးငွေရင်းဖြင့်ဝင်လာပြီး ချုပ်ကိုင်လာခြင်းမဖြစ်စေရန် ခွဲခြားထားခြင်းဖြစ်ပါသည်။ (က)အစု ရှယ်ယာများကို တစ်စုလျှင် (၂)မဲ ပေးနိုင်ခွင့်ဖြင့် တည်ထောင်သူ မူလ အစုရှယ်ယာရှင်များမှသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး (ခ)အစုရှယ်ယာကို တစ်စုလျှင်(၁)မဲ ပေးနိုင်ခွင့်ဖြင့် အများပြည်သူများသို့ ခွဲဝေရောင်းချ ပေးခဲ့ပါသည်။

၇။ ရင်းနှီးမြှုပ်နှံမှု

ယခုအခါ ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်တွင် အစုရှယ်ယာရှင် ၆၅၂ ဦးရှိပြီး (က) အစုရှယ်ယာ(၁၂)ဦး အစု(၆၅၇၅၀)နှင့် (ခ)အစုရှယ်ယာရှင်(၆၄၀)ဦး၏ အစု(၃၃၄၀၈၈) အစု အရေအတွက် စုစုပေါင်း (၃၉၉၈၃၈) တန်ဘိုးအားဖြင့် ၃,၉၉၈,၃၈၀,၀၀၀/- ကို မတည်ရင်းနှီးထားပါသည်။

၈။ ရေရှည်အကျိုးတူရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

၈-၁။ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပတ်ဘလစ်လီမိတက် (Myanmar Thilawa SEZ Holdings Public Limited - MTSH) တွင် ရင်းနှီးမြှုပ်နှံမှု

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက် အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထားသော Myanmar Thilawa SEZ Holdings Public Limited (MTSH) တွင် စတင်တည်ထောင်သူ တစ်ဦးအနေဖြင့် အဖွဲ့ဝင်ကုမ္ပဏီတစ်ခုအဖြစ် ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။

MTSH ကုမ္ပဏီ သို့ ရင်းနှီးမြှုပ်နှံမှုငွေ ကျပ်သိန်း ၁၉၅၀၀ အားထည့်ဝင်ခဲ့ရာအစုရှယ်ယာပါဝင်မှု ၅% ဖြစ်ပြီး အခြားကုမ္ပဏီ(၈)ခုအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါစီမံကိန်းမှာ အနာဂတ် တွင်မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက် ကောင်းမွန်စေမည့် အလားအလာများစွာရှိနေပြီး၊ နိုင်ငံတကာမှ စီးပွားရေးအဖွဲ့အစည်းကြီးများ နှင့် ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကိုလွန်စွာရရှိနေသော စီမံကိန်းကြီး တစ်ခုဖြစ်ပါသည်။

Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့ ကုမ္ပဏီ မှတ်ပုံတင်အမှတ် (၄၈၄/၂၀၁၃-၂၀၁၄) ဖြင့် မြန်မာကုမ္ပဏီများ အက်ဥပဒေနှင့်အညီ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါသည်။

၎င်းအပြင် GLAD အနေဖြင့် အစုရှယ်ယာထည့်ဝင်ထားသည့် MTSH သည် အစိုးရ၏ ကိုယ်စားလှယ် ဖြစ်သော သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ တည်ထောင်ထားသည့် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေးကုမ္ပဏီ (TSMC) မှ ၂၀% ၊ MTSH အနေဖြင့် ၈၀% ထည့်ဝင်ပူးပေါင်းကာ Thilawa Property Development Limited (TPD) ကို ၂၀၁၅ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီသည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ပထမအဆင့်အဖြစ် အကောင်အထည် ဖော်လျက်

ရှိသော ဇုန် “အေ” ရှိ လူနေ အိမ်ယာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများ ရင်းနှီးတည်ဆောက်မှု (Residential & Commercial) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၎င်းလူနေအိမ်ရာနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Residential & Commercial Development) တစ်ခုလုံးတွင် မြေယာပြုပြင်ရန် လုပ်ငန်းများ၊ မြို့ပြအင်ဂျင်နီယာ (လမ်းနှင့် မြေသားပြုပြင်ရေး) လုပ်ငန်းများဖြစ်ကြသည့် လမ်းလုပ်ငန်းများ၊ ရေမြောင်းစနစ်၊ ရေဆိုးသန့်စင် စွန့်ထုတ်ပစ်သည့် လုပ်ငန်း အပါအဝင် ရေနှင့် လျှပ်စစ်မီးလုပ်ငန်း ပြီးစီးနေပြီး ဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် နှင့် ဓါတ်ဆီဆိုင်များနှစ်ရှည် ဖွင့်လှစ်နိုင်ရန် မြေငှါးချလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ပါသည်။ ဟိုတယ်အဆောက်အဦး ဆောက်လုပ်ရန် နှစ်ရှည် မြေငှါးရမ်းခြင်းလုပ်ငန်း၊ ဈေးရောင်းဈေးဝယ်စင်တာများ၊ အရောင်းဆိုင်ခန်းများနှင့် နိုင်ငံတကာအဆင့် ရုံး နှင့် ဟိုတယ် အဆောက်အဦများ ဖွင့်လှစ်ဆောင်ရွက်ရန် အထပ်မြင့်အဆောက်အဦများတည်ဆောက်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ယခုအခါ စီမံကိန်းအတွင်း ဂျပန်နိုင်ငံ၏ နာမည်ကြီးဟိုတယ်လုပ်ငန်းစုဖြစ်သော Super Hotel တည်ဆောက်ရန် မြေငှါးရမ်းပေးထားပြီး ဟိုတယ်တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ထို့အပြင် (၄)ထပ် Shop House ဆိုင်ခန်းများကိုလည်း ဆောက်လုပ်ရောင်းချလျက်ရှိနေပြီဖြစ်ပါသည်။ ထို့ပြင် အဆင့်မြင့် လူနေအဆောက်အဦ Lake View Condo တည်ဆောက်ရေးကိုလည်း စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်သည် သီလဝါအထူး စီးပွားရေးဇုန်ကြီး ဖြစ်ပေါ်လာရေးအတွက် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံကြား၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများအကြား ညှိနှိုင်း ဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ MTSH ဒါရိုက်တာ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၃-၂၀၁၄ ခုနှစ် ကုမ္ပဏီ စတင်တည်ထောင် စဉ်ကပင် စတင်ဦးဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သော MTSH ၏ ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး (AGM) တွင် လည်းကောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တွင်ကျင်းပခဲ့သည့် MTSH ၏ တတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး (AGM) တွင်လည်းကောင်း ဦးဝင်းအောင်အား ပြန်လည်မဲပေးရွေးချယ်ခဲ့ကြပြီး၊ ဆက်လက်၍ BOD ဥက္ကဋ္ဌအဖြစ် ဦးဆောင်ရန် BOD အဖွဲ့ဝင်များက တညီတညွတ်တည်း သဘောတူ တာဝန်ပေးအပ်ခြင်းခံခဲ့ပါသည်။ GLAD မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းသည် အဆိုပါ MTSH တွင် Alternative Director အဖြစ် တာဝန် ထမ်းဆောင် လျက်ရှိပါသည်။

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (GLAD) မှ MTSH တွင် ရင်းနှီးငွေ ကျပ်သိန်း ၁၉၅၀၀ အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပေးအပ်သော အမြတ် (Dividend) ၂၀% အတွက် အမြတ်ဝေစု ကျပ်သိန်း ၃၉၀၀ ကိုလည်းကောင်း၊ ရန်ကုန်စတော့ အိတ်(စ်)ချိန်း (YSX) ဝင်ပြီးနောက် ထပ်မံ၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အစုအရေအတွက် ၁၉၈၄၀၆၀ အပေါ်တွင် ပေးသောအမြတ် ၂၅% ဖြစ်သော အမြတ်ဝေစု ငွေကျပ်သိန်း ၄၉၆၀.၁၅ ကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစုအရေအတွက် ၁၉၀၈၅၂၅ အပေါ် တွင် ပေးသောအမြတ်ဝေစု ၂၆% ဖြစ်သော ငွေကျပ်သိန်း ၄၉၆၂.၁၆ အားလည်းကောင်း အကျိုးအမြတ် လက်ခံရရှိပြီးဖြစ်ပါသည်။ ၃၁.၃.၂၀၁၇ ဘဏ္ဍာနှစ်တွင် YSX စတော့ ဈေးကွက်တွင် MTSH ရှယ်ယာတစ်စု (၁၀၀၀ ကျပ်) ၏တန်ဖိုးသည် ကျပ် ၄၁၀၀ ခန့် ရှိပြီး၊ ယခု အစီရင်ခံစာရေးဆွဲချိန်တွင် ရှယ်ယာတစ်စုတန်ဖိုးမှာ ကျပ် ၃၁၀၀ ဖြစ်ပါသည်။

၈-၂။ မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (Myanmar Agro Exchange Public Limited - MAEX) တွင်ရင်းနှီးမြှုပ်နှံမှု

Myanmar Agro Exchange Public Limited (MAEX) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု

ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ်- ၁၇၈၉/၂၀၁၅-၂၀၁၆ (ရက) (၁၄-၉-၂၀၁၅) ဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပါသည်။

Myanmar Agro Exchange Public Limited (MAEX) သည် နိုင်ငံတစ်ဝှမ်းလုံးရှိ တောင်သူလယ်သမား၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကား ရောင်းချသူများ၊ ပြည်ပတင်ပို့သူများအား တိုက်ရိုက်ဆက်သွယ် ပေါင်းကူးပေးသော ဗဟိုချက်ဖြစ်လာမည့် နိုင်ငံတကာအဆင့်မီ ဈေးကြီးအဖြစ် အကောင်အထည်ဖော်ရန်နှင့် Agro Commodity Exchange Center တစ်ခုပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်ခွင့်ပြုချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ ဒညင်းကုန်းဈေးအနီး မြေဧက ၈၃ ဧက ပေါ်တွင် လယ်ယာ စိုက်ပျိုးသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ လက်ကားဈေးကြီးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Myanmar Agro Exchange Public Limited (MAEX) တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတွင် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်မှ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားရှိပါသည်။

ရင်းနှီးမြှုပ်နှံငွေ ကျပ်သိန်း ၇၅၀၀ အား ၈.၆.၂၀၁၅ ရက်နေ့ ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်း အဝေး အမှတ်စဉ် (၃/၂၀၁၅) မှ ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ ၁၄.၁၂.၂၀၁၅ ရက်နေ့ပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၅) ဖြင့် ကျပ်သိန်း ၇၅၀၀ အားလည်းကောင်း၊ Right Share အနေဖြင့် ၁၈.၁၁.၂၀၁၆ ရက်နေ့တွင် ကျပ်သိန်း ၅၀၀၀ အားလည်းကောင်း ၊ စုစုပေါင်း ကျပ်သိန်း ၂၀၀၀၀ ထပ်မံ ရင်းနှီးထားပြီးဖြစ်ပါသည်။ GLAD ကုမ္ပဏီအနေဖြင့် MAEX ကုမ္ပဏီ၏ ၉.၂% ရှယ်ယာကို ရင်းနှီးမြှုပ်နှံထားရှိပါသည်။

Myanmar Agro Exchange Public Limited (MAEX) မှ အကောင်အထည်ဖော် တည်ဆောက် လျက်ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကားဈေးသစ်ကြီးတည်ဆောက်ရေးစီမံကိန်းတွင် အကြီးစားပွဲရုံ/ ရုံးခန်း/လူနေ အဆောက်အဦများ (Shop House)၊ သစ်သီးမျိုးစုံရောင်းချရေးဆိုင်ခန်းများ ဈေးရုံ၊ ပန်းမန်ရောင်းဝယ် ရေးရုံနှင့် အသားငါး၊ ပင်လယ်စာ ကုန်ခြောက်နှင့် စားဖိုဆောင်သုံး သီးနှံပစ္စည်း ရောင်းဝယ်ရေးရုံ၊ စိုက်ပျိုးသူ/ တောင်သူများ တိုက်ရိုက်ရောင်းချမှုဈေးရုံ၊ ရာသီထွက်ကုန်သီးနှံဈေးရုံ၊ အသင့်ပြုပြင်ထုတ်ပိုးပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်း/ဝယ်ရေးရုံ၊ တောင်သူလက်လီ ရောင်းချရန် စသည့်ဈေးရုံကြီးများ၊ ကုန်တင်ယာဉ်များနှင့် တင်ဆောင်လာသော သီးနှံများ အခြားကုန်တင် ယာဉ်များသို့ တိုက်ရိုက်ရောင်းချနိုင်မည့်နေရာ၊ ကုန်တင်ယာဉ်ရပ်နားစခန်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံ တန်ဖိုးဖြင့် ထုတ်လုပ်/ အအေးခန်းစက်ရုံ၊ အအေးခန်းများ (Food & Vegetable Cold Storage)၊ အဆင့်မြင့်ဈေးရုံ (Hyper Market)၊ စားသောက်ဆိုင်များ (Food Court)၊ ၈ ထပ် ဟိုတယ်၊ စက်သုံးဆီ အရောင်းဆိုင် စသည်များကို အဆင့်အလိုက် (Phase by Phase) တည်ဆောက် ရောင်းချပြီးရမ်း သွားမည်ဖြစ်ပါသည်။ စီမံကိန်းတစ်ခုလုံး၏ ခန့်မှန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ငွေကျပ် (၁၁၈.၉၉) ဘီလီယံ ခန့်ဖြစ်ပါသည်။

စီမံကိန်းပထမအဆင့်တွင် ၃ ထပ်/ ၄ ထပ် Shop House အဆောက်အဦ (၃၂)လုံး၊ သစ်သီးဝလံ မျိုးစုံ ရောင်းချရေးဆိုင်ခန်းများ ဈေးရုံကြီး (၁) ရုံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်ရောင်းဝယ်ရေးနှင့် အသားငါး၊ ပင်လယ်စာ ကုန်ခြောက်နှင့် စားဖိုဆောင်သုံးသီးနှံ ပစ္စည်းယာယီရောင်းဝယ်ရေးရုံကြီး (၁)ရုံ၊ တောင်သူ/ လက်လီရောင်းဝယ်သူများ ဈေးရုံကြီး (၁)ရုံ၊ အဝင်အထွက် (၄) လမ်းသွား လမ်းမကြီး၊ ယာဉ်များမှ တိုက်ရိုက်ရောင်းချနိုင်သည့် ယာဉ်ရပ်နားကွင်းများ တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဈေးရုံကြီးများနှင့် ဆက်စပ်အခြေခံ အဆောက်အဦများ တည်ဆောက်နေမှုမှာ ၉၇ % ပြီးစီးနေပြီး၊ ၃ ထပ်၊

၄၀၀ Shop House တည်ဆောက်မှုမှာ ၇၀% ခန့် ပြီးစီးနေပြီ ဖြစ်ပြီး ယခုဒီဇင်ဘာလမကုန်ခင် ပထမအဆင့်အား အောင်မြင်စွာ ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။

၈-၃။ မြန်မာနေရှင်နယ်တယ်လီကွန်း ဟိုးလ်ဒင်စ် ပတ်ဘလစ်လီမိတက် (Myanmar National Telecom Holdings Public Ltd - MNTH) တွင် ရင်းနှီးမြှုပ်နှံမှု

နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ စတုတ္ထမြောက် ဆက် သွယ်ရေးဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ခွင့်ရရှိသည့် Telecom International Myanmar Co Ltd တွင် Myanmar National Telecom Holdings Public Ltd (MNTH) အနေဖြင့် စုစုပေါင်း ၂၃% Star High Public Co မှ ၂၈% နှင့် ဗီယက်နမ် Viettel Group မှ ၄၉% ပါဝင်ရန် သဘောတူညီခဲ့ကြပြီး GLAD အနေဖြင့် အခြားမြန်မာ ပုဂ္ဂလိက အများပိုင်ကုမ္ပဏီ ၁၀ ခုနှင့်အတူ ပူးပေါင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ကနဦး ရင်းနှီးမြှုပ်နှံမှုအနေဖြင့် US\$ 100,000 အား (ပထမအကြိမ်) အဖြစ် ၁၂.၁၀.၂၀၁၅ ရက် နေ့တွင် ပြုလုပ်သည့်ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၅)မှ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ကနဦးသုံးစွဲမည့် ရံပုံငွေကျပ်သိန်း (၁၀၀)အား ၂၃.၁၀.၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာ အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် နှင့် ဒုတိယအကြိမ် ရံပုံငွေကျပ် သိန်း (၁၀၀)အား ၂၇.၉.၂၀၁၆ ရက်နေ့ တွင် ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထပ်မံထည့်ဝင်ခဲ့ပါသည်။

ပထမနှစ်ထည့်ဝင်ရမည့် ကုမ္ပဏီတစ်ခုချင်းစီ၏ Equity USD 1 Million ၏ ပထမအရစ် USD 0.43 Million အား တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၄၀ ကျပ်နှင့်ညီမျှသော ကျပ်သိန်း ၅၇၆၂ အား ၂၈.၁၂.၂၀၁၆ ရက်တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၆) ၏ ဆုံးဖြတ်ချက်အရ ၃.၁.၂၀၁၇ ရက်နေ့တွင် ထည့်ဝင်ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

ဒုတိယအရစ်ထည့်ဝင်ရမည့် Equity အချိုး USD 250571.58 အား တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၆၂ ကျပ် နှင့်ညီမျှသော ကျပ်သိန်း ၃၄၁၂.၇၈၄၉၁ သိန်း အား ၂၈.၁၂.၂၀၁၆ နေ့တွင် ကျင်းပသည့် ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၆)၏ ဆုံးဖြတ်ချက်ဖြင့် (၁၈.၉.၂၀၁၇)ရက်နေ့တွင် ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပါသည်။

၉။ ကာလတို အကျိုးတူ ကုန်သွယ်မှု

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် အောက်ဖော်ပြပါကုမ္ပဏီများနှင့် ကာလတို အကျိုးတူ ကုန်သွယ်မှုလုပ်ငန်းများဖြစ်သော ပြည်တွင်းပြည်ပ ဆန်တင်ပို့ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ သကြားတင်သွင်းတင်ပို့လုပ်ငန်းနှင့် ဓါတ်မြေဩဇာတင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို အကျိုးတူ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိပါသည်။

- ရွှေနဂါးမင်း ကုမ္ပဏီလီမိတက်
- အောင်နိုင်သစ္စာ ကုမ္ပဏီလီမိတက်
- Myanmar ACME Co.,Ltd.
- မေလင်းဖက်ရှင် နှင့် ဆန်းသစ်လွင်အပ်ချုပ်လုပ်ငန်း
- ဦးချစ်ဆွေ

၁၀။ ဝန်ထမ်းခန့်ထားမှုအခြေအနေ

GLAD ၏ လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်မှု သဘာဝအရ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် အားလျော်စွာ လိုအပ်သော ဝန်ထမ်းများကို ကျစ်ကျစ်လစ်လစ်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ(၁)ဦး နှင့် အမှုဆောင်ဒါရိုက်တာ (၁)ဦးတို့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက် လျှက်ရှိပြီး ဝန်ထမ်းများ အနေဖြင့် စီမံရေးရာဌာန ဝန်ထမ်း(၂) ဦး၊ ငွေစာရင်းဌာန ဝန်ထမ်း(၁) ဦး၊ စာရင်းစစ် ဝန်ထမ်း (၁) ဦး၊ ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဌာန ဝန်ထမ်း(၁) ဦးထားရှိပါသည်။

၁၁။ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း

ကုမ္ပဏီစတင် တည်ထောင်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၁၁)ကြိမ်မြောက်ထိ နှစ်စဉ်မပြတ် အောင်မြင်စွာကျင်းပခဲ့ပြီး အမြတ်ဝေစုများလည်း နှစ်စဉ်မပြတ် ပေးအပ်နိုင်ခဲ့ပါသည်။

၁၂။ ပြင်ပစာရင်းစစ်ခန့်ထားခြင်း

ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်အဖြစ် Win Thin & Associates ကိုလည်း ကုမ္ပဏီစတင်တည်ထောင်စဉ် မှစ၍ အစုရှင်များ၏ သဘောတူညီချက်နှင့်အညီ နှစ်စဉ်ခန့်ထားခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် လည်း နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးမှ ပြန်လည်ခန့်အပ်ရန် သဘောတူခဲ့သဖြင့် ဆက်လက် ခန့်ထားခဲ့ပါသည်။

၁၃။ ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်း

ကုမ္ပဏီ၏ ရင်းနှီးငွေမှာ “က” အစုရှယ်ယာ (၆၅၇၅၀) စု၊ “ခ” အစုရှယ်ယာ (၃၃၄၀၈၈) စု ဖြစ်၍ ရင်းနှီးငွေ တန်ဖိုးမှာကျပ် ၃,၉၉၈,၃၈၀,၀၀၀ ဖြစ်ပြီး၊ ယခင်နှစ်အမြတ်လက်ကျန် ကျပ် ၈၉၈,၁၂၉,၀၂၄.၁၃ ဖြစ်ပြီး၊ ယခုနှစ် အသားတင်အမြတ် ကျပ် ၉၃၈,၄၂၁,၀၁၀.၁၇ ဖြစ်ရာ ၃၁.၃.၂၀၁၇ နေ့ရှိ စုဆောင်းပြီး အမြတ် လက်ကျန်ငွေမှာ ကျပ် ၉၅၆,၉၀၆,၄၃၄.၃၀ ဖြစ်ပါသည်။ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းကို စာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေး ရှင်းတမ်း အစီရင်ခံစာတွင် အသေးစိတ်တင်ပြထားပါသည်။

၁၄။ အမြတ်ဝေစုခွဲဝေပေးခြင်း

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈ /၂၀၁၇)၏ ဆုံးဖြတ် ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုအား မူရင်းအစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၄၀၀ (အစု ရှယ်ယာ မူရင်းတန်ဖိုး၏ ၁၄ %) ဖြင့် ထုတ်ပေးရန် အတည်ပြုဆုံးဖြတ်ခဲ့ပြီး ယနေ့ ၃၀.၁၂.၂၀၁၇ ရက်နေ့ ကျင်းပမည့် (၁၁)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကြီးမှ အတည်ပြုချက်ရယူကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစု တစ်စုလျှင် ၁၄၀၀ ကျပ်နှုန်းဖြင့် အမြတ် (Dividend) ကို ရှယ်ယာရှင်များအား အမြတ်ဝေစုများ ထုတ်ပေးမည်ဖြစ်ပါသည်။ နှစ်အလိုက် အမြတ်ခွဲဝေ ပေးမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ် ပါသည်။

ဘဏ္ဍာနှစ်	အမြတ်ခွဲဝေမှုရာခိုင်နှုန်း	ခွဲဝေသည့်အမြတ်ငွေကျပ်သိန်း
(က) ၂၀၀၇-၂၀၀၈ ခုနှစ်	၂၅%	၂၃၂၅.၀၀
(ခ) ၂၀၀၈-၂၀၀၉ ခုနှစ်	၂၅%	၁၉၂၇.၂၇
(ဂ) ၂၀၀၉-၂၀၁၀ ခုနှစ်	၂၅%	၂၀၅၇.၃၉

(ဃ) ၂၀၁၀-၂၀၁၁ ခုနှစ်	၂၅%	၂၄၈၀.၈၃
(င) ၂၀၁၁-၂၀၁၂ ခုနှစ်	၁၄%	၁၇၉၆.၀၀
(စ) ၂၀၁၂-၂၀၁၃ ခုနှစ်	၂၅%	၆၂၅၀.၀၀
(ဆ) ၂၀၁၃-၂၀၁၄ ခုနှစ်	၃၀% (၂၀%+ Bonus Share ၁၀%)	၉၉၉၇.၇၈ (၇၄၉၇.၇၈+ ၂၅၀၀.၀၀)
(ဇ) ၂၀၁၄-၂၀၁၅ ခုနှစ်	၁၅%	၅၉၉၇.၅၇
(ဈ) ၂၀၁၅-၂၀၁၆ ခုနှစ်	၂၂%	၈၇၉၆.၄၃
(ည) ၂၀၁၆-၂၀၁၇ ခုနှစ်	၁၄%	၅၅၉၇.၇၃၂

၁၅။ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ

လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည့်အပြင် ရေရှည် အကျိုးဖြစ်ထွန်းစေမည့် စက်မှုကုန်ထုတ်လုပ်မှုနှင့် စက်မှု/အိမ်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး လုပ်ငန်းများအပြင်၊ ရေတိုအကျိုးအမြတ်ရရှိနိုင်မည့် သွင်းကုန်၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ကုမ္ပဏီ၏ ပုံမှန်ဝင်ငွေရရှိရေးအတွက် တိုးချဲ့ဆောင်ရွက်ရန်ကြိုးပမ်း လျက်ရှိပါသည်။

ကုမ္ပဏီသည် ရရှိထားပြီးသော စီးပွားရေးအခွင့်အလမ်းကောင်းများကို တိတိကျကျ၊ မြန်မြန် ဆန်ဆန်၊ အချိန်နှင့်တပြေးညီ အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား စီမံကိန်း၊ စီမံရေးရာ တာဝန်စသည်တို့ကို သီးခြားသတ်မှတ် တာဝန်ပေးအပ်ပြီး အစုရှယ်ယာရှင်များထံမှ အခါအားလျော်စွာရရှိသည့် အကြံပြုချက်များကို အလေးအနက်ထား၍ ကုမ္ပဏီ အတွက်အကျိုးအမြတ်ရရှိမည့် အစီအမံများ ချမှတ်လုပ်ကိုင်သွားရန်၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရုံသာမက အစုရှင်များ၏ အကျိုးအမြတ် ထိုက်သင့် စွာရရှိပြီး၊ အစုရှယ်ယာတန်ဖိုးများလည်း တိုးတက်လာစေရန် အတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် Corporate Governance ကျင့်စဉ်များနှင့်အညီ ကျွမ်းကျင်သူ အဆင့်မြင့် ဝန်ထမ်းများ (Professional Executive) များခန့်ထား၍ ကုမ္ပဏီလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၁၆။ နိဂုံး

နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒနှင့်အညီ ဒါရိုက်တာအဖွဲ့မှ လုပ်ငန်းအစီအမံများချမှတ် ညှိနှိုင်း ပေါင်းစပ် ကြိုးပမ်းလုပ်ကိုင်ကာ အစုရှင်များ၏ အစုရှယ်ယာများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လက်ရှိ အစုရှင်များနှင့် ရင်းနှီးမြှုပ်နှံလိုသော အများပြည်သူများ ထိရောက်လွယ်ကူစွာ ရောင်းဝယ်နိုင်စေနိုင်သည့် အပြင် မြန်မာနိုင်ငံတွင် တည်ထောင်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီများအတွက် ဂုဏ်သိက္ခာနှင့် တန်ဖိုးအရှိဆုံးဖြစ်သော ရန်ကုန် စတော့အိတ်(စ်)ချိန်း (YSX) တွင် စောနိုင်သမျှ စောလျင်စွာ စာရင်းဝင်ခွင့် (Listed) ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

ရွှေနိုင်ငံ အရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်
၏
ဒါရိုက်တာအဖွဲ့ဝင်များ



ဦးဝင်းအောင်သည် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ဥက္ကဋ္ဌ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ မူလဦးဆောင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်ဧပြီလ မှ ယနေ့တိုင် ကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးဝင်းအောင်သည် Myanmar Thilawa SEZ Holdings Public Ltd (MTSH) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်နေသူတစ်ဦးဖြစ်ပြီး၊ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်ပေါ်အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ဦးဆောင်အားစိုက်ကြိုးပမ်းညှိနှိုင်း၍ ကြိုးစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံလုပ်ငန်းရှင်များနှင့်တွဲဖက်၍ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုရရှိရန်နှင့် အများပြည်သူ များမှ အစုရှယ်ယာ ထည့်ဝင်နိုင်ရန် ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်ညှိနှိုင်းခဲ့သူတစ်ဦး ဖြစ်ပါသည်။

ဦးဝင်းအောင်သည် နိုင်ငံတော်အတွက် အကျိုးရှိစေရန်နှင့် နိုင်ငံတပုဒ်လုံးရှိ စိုက်ပျိုးသူ တောင်သူများ၊ တိုက်ရိုက်ရောင်းချသူများ၊ ဝယ်ယူစားသုံးသူများ၊ လက်လီလက်ကား ရောင်းချသူ များ၊ ပြည်ပတင်ပို့သူများအား တိုက်ရိုက်ဆက်နွှယ်ပေါင်းကူးပေးမည့် ဒညင်းကုန်း ခေတ်မီ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက် နှင့် ပန်းမာန် လက်ကား ဈေးသစ်ကြီး တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Myanmar Agro Exchange Public Limited (MAEX) ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တည်ထောင် အကောင်အထည်ဖော် လျက်ရှိသူဖြစ်ပါသည်။

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်မည့် Myanmar National Telecom Holdings Public Limited (MNTN) ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါသည်။

ဦးဝင်းအောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဖွဲ့စည်းထားသော မဟာရန်ကုန်မြို့တော်နှင့် ရန်ကုန်မြို့တော် ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးကို ရည်ရွယ်၍ တည်ထောင်ထားသည့် Yangon Metropolitan Development Public Company Limited (YMD) ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါသည်။

ထို့ပြင် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် - (United Nations Economic and Social Commission for Asia and the Pacific , UN- ESCAP) ၏ အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ဦးဝင်းအောင်သည် Dagon Group of Companies ကို ၁၉၉၀ ခုနှစ်တွင် ဦးဆောင်တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပါသည်။ Dagon Group of Companies သည် အိမ်ခြံမြေဖွံ့ဖြိုးရေး စီမံကိန်းများကို ၁၉၉၃ ခုနှစ်ကတည်းက အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အိမ်ခြံမြေလုပ်ငန်း၊ ကုန်စည်ရောင်းဝယ် ဖောက်ကားမှုလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၊ ဘက်စုံလယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ခြင်းနှင့် ကုန်စည်ဖြန့်ဖြူးခြင်း၊ မော်တော်ယာဉ်နှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် အခြားစီးပွားရေးကဏ္ဍအပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံတွင် လုပ်ကိုင်လျက်ရှိပါသည်။



ဦးဇော်မင်းဝင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်လျှက် ရှိသော အများနှင့်သက်ဆိုင်သော ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (Golden Land East Asia Development Limited) ကို ကမကထပြု တည်ထောင် ခဲ့သူများအနက် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ Myanmar Industries Alliances Public Limited တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ Myanmar Thilawa SEZ Holding Public Ltd ၏ Alternate Director အဖြစ်လည်းကောင်း၊ United Diamond Motor Company Limited ၏ ဒါရိုက်တာအဖြစ် လည်းကောင်း၊ ဂျပန်နိုင်ငံ Aeon Co.,Ltd ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဦးဇော်မင်းဝင်းသည် နိုင်ငံတော်အဆင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်အမျိုးသားအဆင့် စီးပွားရေးနှင့် ဆက်စပ်သည့် ကော်မတီများတွင်လည်း အဖွဲ့ဝင်အဖြစ် လည်းကောင်းပါဝင်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးဆိုင်ရာ ဦးဆောင်အသင်းဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆၊ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ ပြည်ပစီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော ASEAN Business Advisory Council, East Asia Business Council, Greater-Mekong Sub-region အဖွဲ့များတွင် မြန်မာနိုင်ငံ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ ရရှိပြီးသူ တစ်ဦးဖြစ်ပါသည်။



ဦးစိန်ဝင်းလှိုင်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် ၏ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်းတွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ရုံးစိုက်သည့် Agricultural and Food Marketing Association for Asia and the Pacific (AFMA) ၏ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ Myanmar Acme Co., Ltd. ၏ ဥက္ကဋ္ဌ လည်း ဖြစ်ပါသည်။



ဦးထွန်းအောင်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါသည်။ ဦးထွန်းအောင်သည် မြန်မာညွန့် ကုမ္ပဏီ လီမိတက်ကို ၁၉၈၉ ခုနှစ်၊ မေလတွင် ဦးဆောင် တည်ထောင်ခဲ့သူများအနက် တစ်ဦး ဖြစ်ပြီး ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ မြန်မာညွန့်ကုမ္ပဏီလီမိတက်သည် ပဲမျိုးစုံ တန်ဖိုးမြင့်ထုတ်ကုန် တင်ပို့ခြင်း လုပ်ငန်းနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဦးထွန်းအောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဗဟိုအလုပ်အမှုဆောင် အဖြစ် ၁၉၉၉ခုနှစ်၊ ဧပြီလမှ ယနေ့တိုင် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။



ဦးချစ်ဆွေသည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်တွင် ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် ဒုဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ မေမြို့ စစ်တက္ကသိုလ်မှ B.Sc., D.S.A ဘွဲ့ ရရှိခဲ့ပါသည်။



ဦးခိုင်ဌေးသည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်တွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ Trade Garden Company Limited. ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပြီး လက်ရှိပဲမျိုးစုံနှင့် စားအုန်းဆီလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ ဦးခိုင်ဌေးသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ M.B.A ဘွဲ့ ရရှိခဲ့ပါသည်။



ဦးအောင်ဇော်ဦးသည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် ယနေ့ထက်ထိတိုင် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။ ဦးအောင်ဇော်ဦးသည် Aung Naing Thitsar Co.,Ltd ကို ၂၀၀၀ ခုနှစ် တွင် စတင်တည်ထောင်၍ လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ပြီး ယနေ့ Aung Naing Thitsar Group of Companies ကြီး၏ ဥက္ကဋ္ဌအဖြစ် လုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါသည်။

Aung Naing Thitsar Group of Companies သည် ဆန်စပါးအထူးပြုလုပ်ငန်းကို The Whole Supply Chain လုပ်ကိုင်ဆောင်ရွက်ခြင်း၊ စပါးစိုက်တောင်သူများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခြင်း၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်း၊ တောင်သူများအတွက် Micro Financing ပံ့ပိုးပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသုံး စက်ယန္တရားများ၊ ထွန်စက်၊ ရိတ်သိမ်းခြွေလှည့်စက် တင်သွင်း ရောင်းချခြင်းနှင့် အငှားလိုက် ဝန်ဆောင်မှုပေးခြင်း စသောအမျိုးမျိုး ဝန်ဆောင်မှုများဖြင့် လည်ပတ် လျက်ရှိပါသည်။

နိုင်ငံတကာဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း Multimodal Transport Logistics & Shipping သည် Ro Ro Service, Container Service၊ Freight Forwarding နှင့် Ro Ro ကားသင်္ဘောများတွင် ကား တင်/ချခြင်း လုပ်ငန်းများကို ကျွမ်းကျင်သော ကိုယ်ပိုင် Stevedoring Team များဖြင့် ဝန်ဆောင်မှုပေးသည့် အပြင် Local Inland Transportation လုပ်ငန်းများ စသည်တို့ကို Port to Door, Door to Door Service များပါဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

မော်တော်ယာဉ် တင်သွင်း/ ရောင်းဝယ်ခြင်း လုပ်ငန်းသည် အိမ်စီးကားနှင့် လုပ်ငန်းသုံး မော်တော် ယာဉ်များ အားလုံးကို ဈေးကွက်လိုအပ်ချက်နှင့်အညီ Used Cars နှင့် Brand New Cars များကို တင်သွင်း/ ရောင်းချခြင်း နှင့် လယ်ယာသုံးစက်ပစ္စည်းများဖြစ်သော ရိတ်သိမ်းချွေလှေ့စက်နှင့် ထွန်စက်ကိုလည်း Japan နိုင်ငံမှ တင်သွင်းလျက်ရှိပါသည်။ ၎င်းအပြင် မော်ယာဉ်နှင့်ပတ်သက်ဆက်စပ်သော အပိုပစ္စည်းများကိုလည်း နိုင်ငံတကာမှ တင်သွင်းရောင်းချခြင်းနှင့် ကျွမ်းကျင်သော Technician များဖြင့် မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။



ဦးကျော်တင်မြင့်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ Kaung Pyae San Co.,Ltd တွင် ဥက္ကဋ္ဌ ဖြစ်ပါသည်။ Hope Flower Trading ၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါသည်။ Myanmar Automobile Development Public Co.Ltd (MADP) နှင့် Myanmar Agribusiness Public Corporation Limited (MAPCO) တွင် Executive Director တစ်ဦးလည်း ဖြစ်ပါသည်။ ဦးကျော်တင်မြင့်သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်းတွင်လည်း အလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်း ကုန်သည်များအသင်းတွင် အလုပ်အမှုဆောင်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင် လျက်ရှိပါသည်။ ဦးကျော်တင်မြင့်သည် ရန်ကုန်တက္ကသိုလ်မှ မဟာဂိဇ္ဈာဘွဲ့၊ မဟာသုတေသနဘွဲ့ နှင့် M.A, M.Res, B.Sc, D.B.L, D.M.L, D.I.L, D.D.S, D.L.I.S, D.A.P, H.G.P ဘွဲ့တို့ကိုရရှိခဲ့ပါသည်။



ဦးမင်းစိန်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်တွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ပထမပုဂ္ဂလိကဘဏ် လီမိတက်တွင် ဒါရိုက်တာအဖြစ်(၃)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးမင်းစိန်သည် ဟင်္သာတမြို့တွင် မိနီမားကက်ဆိုင်လုပ်ငန်း၊ ရာသီထွက်သီးနှံများ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောင်းကုန်းမြို့တွင် အဖျော်ယမကာစက်ရုံ၊ ချောင်းသာ တွင် အသေးစား ချေးငွေလုပ်ငန်း၊ မိုဘိုင်းဖုန်းဆိုင်၊ တည်းခိုခန်း လုပ်ငန်းနှင့် ရန်ကုန်မြို့တွင် အိမ်ခြံမြေလုပ်ငန်းနှင့် အခြားအကျိုးဆောင်လုပ်ငန်းများ လုပ်ကိုင်

လျက်ရှိပါသည်။ ဦးမင်းစိန်သည် ရန်ကုန်တက္ကသိုလ် လုပ်သားများကောလိပ်မှ B.A (Philosophy) ဘွဲ့ကို ၁၉၇၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။



ဒေါ်ရန်လင်းသည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ဒေါ်ရန်လင်းသည် ကမ္ဘာအေး ဘုရားလမ်း၌ ဆန်းသစ်လွင်ဖက်ရှင်နှင့်အပ်ချုပ်လုပ်ငန်းအား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကိုရီးယား ဆွဲသားစများကို စတင်တင်သွင်း ဖြန့်ဖြူးရောင်းချရင်း အပ်ချုပ်လုပ်ငန်းများကို တွဲလျက်လုပ်ကိုင်ခဲ့ပါသည်။ ကမာရွတ် ဆင်မလိုက်ဈေးအနီးတွင် ဆန်းသစ်ဖက်ရှင်နှင့် အပ်ချုပ်လုပ်ငန်းကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မေလမှ စတင်၍ ယုဇနပလာဇာတွင် မေလင်းဖက်ရှင်ဆိုင်ကို ဖွင့်လှစ် ရောင်းချလျက်ရှိပါသည်။

ယခုနှစ် ဇွန်လတွင် မေလင်းဖက်ရှင်ဆိုင်ကို ရန်ကုန် အင်းစိန်လမ်းမကြီး၊ ဘူတာရုံ မှတ်တိုင်အနီးတွင် ထပ်တိုးဖွင့်လှစ်ထား ပါသည်။



ဦးကျော်အောင်သည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ ၁၉၇၈ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ရရှိသော ဘွဲ့များမှာ MA (Southeast Asia and the Pacific Studies), Postgraduate Diploma in Economics Studies, Diploma in English, Bachelor of Business Administration တို့ ဖြစ်ပါသည်။ UKD World-Class Int'l Co.,Ltd. ကို ၂၀၀၈ ခုနှစ်တွင် Trading လုပ်ငန်းဖြင့် စတင်တည်ထောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် Construction လုပ်ငန်းကိုပါ ဆက်လက်

တိုးချဲ့ လုပ်ကိုင်လျက် ရှိပါသည်။ ယင်းကုမ္ပဏီတွင် Managing Director ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ Myanmar Renowned Investment Co., Ltd. ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။ စီးပွားရေး အသင်းအဖွဲ့ဖြစ်သော UMFCCI တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ကို လည်းကောင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင် တာဝန်ကိုလည်းကောင်း ထမ်းဆောင်လျက်ရှိပါသည်။ လူမှုရေး ဆောင်ရွက်ချက် အနေဖြင့် မိသားစု၏ မမြတ်လေး ပညာရေး ငွေပဒေသာပင် စိုက်ထူခြင်း၊ အဆင့်မြင့် ပညာနှင့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဆုများရွေးချယ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်နိုင်ငံတွင် IATSS Fourm (Young Leadership Training Program) ၂၀ Scholarshipကို ၂၀၁၀ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသဖြင့် တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် Alumni Association of IATSS Forum Myanmar ၏ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။



ဦးအေးဝင်းသည် ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုယ်စားပြု ဒါရိုက်တာအဖွဲ့ဝင် တစ်ဦး ဖြစ်ပါသည်။

ဦးအေးဝင်းသည် MICEO တွင် ၂၀၁၂ ခုနှစ်မှ စတင်၍ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ MICEO သည် စားသုံးဆီနှင့် ဆီထွက်ပစ္စည်း အမျိုးမျိုးအား ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ တင်သွင်းခြင်း နှင့် တင်ပို့ခြင်းတို့အား ဆောင်ရွက်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထို့ပြင် Thuriya Win Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာလည်း ဖြစ်ပါသည်။ Thuriya Win Co., Ltd. သည် စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ဖြန့်ချိခြင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ ဆောင်ရွက်ပါသည်။ စက်မှုလက်မှု ဖွံ့ဖြိုးရေးကဏ္ဍ၊ သတင်း အချက်အလက်နှင့် တယ်လီကွန်း ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စွမ်းအင်ကဏ္ဍ နယ်ပယ်တို့တွင် လုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Industries Alliances Public Limited အား တည်ထောင်သူများအနက်မှ တစ်ဦးဖြစ်ပြီး ၊ ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင်လည်း တွဲဖက်အထွေထွေ အတွင်းရေးမှူး အဖြစ် တက်ကြွစွာ တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ ဦးအေးဝင်းသည် ၁၉၉၂ ခုနှစ်တွင် Bachelor of Commerce ဘွဲ့ဖြင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ အောင်မြင်ခဲ့ပါသည်။



GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် ကုမ္ပဏီများ၏ လုပ်ငန်းအခြေအနေ



ZONE A
MAIN GATE



ZONE B GROUND BREAKING
CEREMONY
24TH FEBRUARY 2017



GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် ကုမ္ပဏီများ၏ လုပ်ငန်းအခြေအနေ



MAEX
MYANMAR AGRO EXCHANGE PUBLIC LTD.





GLAD အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် ကုမ္ပဏီများ၏ လုပ်ငန်းအခြေအနေ



ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများ
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်
၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်

မာတိကာ

စာမျက်နှာ

စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်

၁

ပြင်ပစာရင်းစစ်အစီရင်ခံစာ

၂-၃

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

၄

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

၅

အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

၆

ငွေသားစီးဆင်းမှုရှင်းတမ်း

၇

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၈-၁၇



Golden Land East Asia Development Limited

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်အတွက်
စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိဘဏ္ဍာရေးအခြေအနေ ပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသောစာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော် မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏တာဝန်သာဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာမူဝါဒများအား ရွေးချယ်၍တစ်သမတ်တည်းကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကိုပြု လုပ်ခြင်းတို့ပါဝင်ပါသည်။

ကုမ္ပဏီ၏ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူ များအနေဖြင့် သင့်လျော်သောစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ကုမ္ပဏီ၏ ရပိုင်ခွင့်များကိုလုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် ပုံမှန်မဟုတ်သော မှားယွင်းမှုများကိုကာကွယ် ဖော်ထုတ်နိုင် ရန်၎င်းအတွက် သင့်လျော်သလိုဆောင်ရွက်ရန် အထွေထွေတာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ဦးထွန်းအောင်

အုပ်ချုပ်မှုဒါရိုက်တာ၊

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်



နေ့စွဲ ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်၊



ဝင်းသင်နှင့်အဖွဲ့၊ တရင်းစစ်များ။

WIN THIN & ASSOCIATES

CERTIFIED PUBLIC ACCOUNTANTS

HEAD OFFICE:- Room (2B/2C) 1st Floor, Rose Condominium, No.182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel : 95-1-201798, 296164, Fax: 9 5-1-245671 Email : winthin9@myanmar.com.mm

MANDALAY BRANCH:- Room (9/10), East Wing of Bahtoo Stadium, 70th Street (Between 29th & 30th Street), Mandalay Region, Myanmar. Tel : 95-2-34451, Fax: 95-2-34498

စာအမှတ်-၆၇၉/ဂျီ-၂၂/၂၀၁၆-၂၀၁၇။

ပြင်ပစာရင်းစစ်အစီရင်ခံစာ

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များ

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်အစီရင်ခံခြင်း

ကျွန်တော်များ စာရင်းစစ်အဖွဲ့သည် " ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်" ၏ ၂၀၁၇ ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေ အလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စု များပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများအတွက်စီမံအုပ်ချုပ်သူများ၏တာဝန်

၎င်းဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာ ရေးအစီရင်ခံခြင်းဆိုင်ရာစံများ(Myanmar Financial Reporting Standards)နှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ ယင်းတာဝန်တွင် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွဲမှားဖော်ပြမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေး ရှင်းတမ်းများအား သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန် နှင့်စပ်လျဉ်းသော လုပ်ငန်းတွင်းထိန်းချုပ်မှု အစီအစဉ်ကိုရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်ကျင့်သုံးခြင်းနှင့် အခြေအနေအရ ဆီလျော်သော စာရင်းဆိုင်ရာ ခန့်မှန်းချက်များကို ပြုလုပ်ခြင်းတို့လည်းပါဝင်ပါသည်။

စာရင်းစစ်၏တာဝန်

ကျွန်တော်များအဖွဲ့၏တာဝန်မှာ ကျွန်တော်များ၏ စာရင်းစစ်ဆေးချက်ကိုအခြေပြု၍ ယင်းဘဏ္ဍာရေးရှင်းတမ်း များအပေါ် ထင်မြင်ယူဆချက်ပေးရန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံ များနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းစံများအရ ကျွန်တော်များအဖွဲ့အနေဖြင့် ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအား လိုက်နာရန်နှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အရေးပါသော အချက် များအား မှားယွင်းစွာဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်သေချာမှုရှိစေရန် အစီအစဉ်များ ရေးဆွဲပြီး စစ်ဆေးဆောင်ရွက်ရန်လိုအပ်ပါသည်။

စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရေးရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များနှင့် ကျသင့်ငွေ/တန်ဖိုးများအတွက် စာရင်းစစ်အထောက်အထားများ ရယူရန် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန် ပါဝင်ပါသည်။ ရွေးချယ်ထားသောလုပ်ထုံးလုပ်နည်းများသည် မသမာမှု၊ မှားယွင်းမှုတို့ကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းချက်၏ အန္တရာယ်များ ကို အကဲဖြတ်ခြင်းများအပါအဝင် စာရင်းစစ်၏ ပိုင်းခြား ချင့်ချိန်သုံးသပ်ခြင်းအပေါ်တွင် မူတည်ပါသည်။ ထိုအန္တရာယ်များအား အကဲဖြတ်မှုများပြုလုပ်ရာတွင် စာရင်းစစ်သည် အခြေအနေနှင့်ဆီလျော်သော စာရင်းစစ် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန်၊ အဖွဲ့အစည်း၏ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲမှုနှင့် သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်အလို့ငှာ သက်ဆိုင်သော ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုကို ထည့်သွင်းစဉ်းစားသော်လည်း ၎င်းအဖွဲ့၏ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု၏ ထိရောက်မှုအပေါ်တွင်ထင်မြင်ယူဆချက်ပေးရန် မရည်ရွယ်ပါ။

စာရင်းစစ်ဆေးရာတွင် စီမံခန့်ခွဲသူများက အသုံးပြုခဲ့သော စာရင်းကိုင်မှုများ၏ ဆီလျော်မှုနှင့် ပြုလုပ်ခဲ့သော စာရင်းခန့်မှန်းခြေများ၏ ကျိုးကြောင်းဆီလျော်မှုကို သုံးသပ်ခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ တင်ပြချက် အားလုံးအပေါ်ခြုံငုံသုံးသပ်ခြင်းတို့လည်းပါဝင်ပါသည်။

ကျွန်တော်များရရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် ကျွန်တော်များ၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမှပေးရန် လုံလောက်သင့်လျော်သည် ဟုယုံကြည်ပါသည်။

ထင်မြင်ယူဆချက်

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (Myanmar Financial Reporting Standards) နှင့်အညီ ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့် အရေးပါသောအချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း၊ ကျွန်တော်များ ထင်မြင်ယူဆပါသည်။

အခြားဥပဒေနှင့်စည်းကမ်းချက်ဆိုင်ရာလိုအပ်ချက်များအပေါ်အစီရင်ခံခြင်း

- (၁) ကျွန်တော်များအဖွဲ့မှမြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- (၂) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၁၃၀ နှင့်အညီ စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

ဒေါ်နိုဝါ (ပီအေ-၅၉၉)
Engagement Partner

ဝင်းသင်နှင့်အဖွဲ့၊ စာရင်းစစ်များ။

အခန်းအမှတ် (၂၁/၂၈)၊ ပထမထပ်၊

နှင်းဆီကွန်ဒိုအိမ်ယာ၊ အမှတ် ၁၈၂/၁၈၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊

ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။

နေ့စွဲ ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်၊

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

၂၀၁၇ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၂၀၁၇	၂၀၁၆
လက်ငင်းမဟုတ်သောရပိုင်ခွင့်များ		
ပုံသေပိုင်ပစ္စည်း (မှတ်စု ၄)	၂,၅၅၅,၇၅၅.၀၀	၅,၅၀၂,၉၀၆.၀၀
ရင်းနှီးမြှုပ်နှံမှု (မှတ်စု ၅)	၁၀,၇၁၃,၄၃၃,၇၀၀.၀၀	၂,၇၀၀,၀၀၀,၀၀၀.၀၀
	၁၀,၇၁၅,၉၈၉,၄၅၅.၀၀	၂,၇၀၅,၅၀၂,၉၀၆.၀၀
လက်ငင်းရပိုင်ခွင့်များ		
ကြိုတင်ပေး (မှတ်စု ၆)	၂၆၂,၃၉၁,၃၂၃.၀၀	၁,၃၈၇,၅၄၁,၃၂၃.၀၀
ရရန်ရှိစာရင်း (မှတ်စု ၇)	၄၁၉,၉၄၁,၄၁၅.၃၅	၁,၀၉၀,၈၂၄,၃၁၃.၀၉
ငွေနှင့်ဘဏ်လက်ကျန် (မှတ်စု ၈)	၅၄,၈၆၉,၀၁၇.၉၀	၄၂၀,၁၈၈,၆၇၇.၉၄
	၇၃၇,၂၀၁,၇၉၆.၂၅	၂,၈၉၈,၅၅၄,၃၁၄.၀၃
	၁၁,၄၅၃,၁၉၁,၂၁၁.၂၅	၅,၆၀၄,၀၅၇,၂၂၀.၀၃
ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ		
ခွင့်ပြုမတည်ရင်းနှီးငွေ - အစုရှယ်ယာတစ်စုလျှင်		
ကျပ် ၁၀,၀၀၀ တန် အစုရှယ်ယာ ၁,၀၀၀,၀၀၀ စု		
"က" အစုရှယ်ယာ ၅၀၀,၀၀၀ စု	၅,၀၀၀,၀၀၀,၀၀၀.၀၀	
"ခ" အစုရှယ်ယာ ၅၀၀,၀၀၀ စု	၅,၀၀၀,၀၀၀,၀၀၀.၀၀	
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၃,၉၉၈,၃၈၀,၀၀၀.၀၀	၃,၉၉၈,၃၈၀,၀၀၀.၀၀
ရှယ်ယာပရီမီယံ	၃၈,၆၆၅,၀၀၀.၀၀	၃၈,၆၆၅,၀၀၀.၀၀
Fair value reserve	၅,၇၂၇,၆၇၂,၁၇၇.၀၀	-
အမြတ်လက်ကျန်	၉၅၆,၉၀၆,၄၃၄.၃၀	၈၉၈,၁၂၉,၀၂၄.၁၃
	၁၀,၇၂၁,၆၆၈,၆၁၁.၃၀	၄,၉၃၀,၁၇၄,၀၂၄.၁၃
လက်ငင်းပေးရန်တာဝန်များ		
ပေးရန်ရှိစာရင်း (မှတ်စု ၉)	၉၂,၁၈၇,၃၃၆.၆၀	၈၉,၁၁၀,၅၁၉.၆၀
အခွန်လျာထားငွေ (မှတ်စု ၁၀)	၆၃၉,၃၈၀,၂၆၃.၃၅	၅၇၉,၇၇၂,၆၇၆.၃၀
	၇၃၁,၅၆၇,၅၉၉.၉၅	၆၆၈,၈၈၃,၁၉၅.၉၀
	၁၁,၄၅၃,၁၉၁,၂၁၁.၂၅	၅,၆၀၄,၀၅၇,၂၂၀.၀၃

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။



(ဒါရိုက်တာ)



(အုပ်ချုပ်မှုဒါရိုက်တာ)

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၂၀၁၇	၂၀၁၆
ဝင်ငွေ		
အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရငွေ	၁၂၈,၄၀၀,၀၀၀.၀၀	၂၉၄,၃၂၅,၀၀၀.၀၀
အခြားရငွေ (မှတ်စု ၁၁)	၃၀,၆၁၇,၀၀၃.၂၂	၉၄,၉၈၄,၂၄၃.၇၇
	၁၅၉,၀၁၇,၀၀၃.၂၂	၃၈၉,၃၀၉,၂၄၃.၇၇
အသုံးစရိတ်များ		
စီမံခန့်ခွဲမှုစရိတ် (မှတ်စု ၁၂)	(၁၁၈,၉၇၈,၇၅၉.၀၀)	(၇၀,၁၄၁,၇၅၇.၅၀)
	(၁၁၈,၉၇၈,၇၅၉.၀၀)	(၇၀,၁၄၁,၇၅၇.၅၀)
အခွန်မလျာထားမှီအသားတင်အမြတ်/(အရှုံး)	၄၀,၀၃၈,၂၄၄.၂၂	၃၁၉,၁၆၇,၄၈၆.၂၇
ဝင်ငွေခွန်	(၁၀,၀၀၉,၅၆၁.၀၅)	(၇၉,၇၉၁,၈၇၁.၅၇)
အခွန်လျာထားပြီးအသားတင်အမြတ်ငွေ	၃၀,၀၂၈,၆၈၃.၁၇	၂၃၉,၃၇၅,၆၁၄.၇၀
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ် လီမိတက်မှ အမြတ်ဝေစုရရှိခြင်း		
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ် လီမိတက်၏ရှယ်ယာရောင်းချခြင်းမှအမြတ်ရငွေ	၄၁၂,၃၇၇,၃၂၇.၀၀	-
နှစ်ဆုံးရှိအမြတ်	၉၃၈,၄၂၁,၀၁၀.၁၇	၆၂၉,၃၇၅,၆၁၄.၇၀

အခြားဝင်ငွေအလုံးစုံရှင်းတမ်း

ယခုနှစ်အမြတ်	၉၃၈,၄၂၁,၀၁၀.၁၇	၆၂၉,၃၇၅,၆၁၄.၇၀
Fair value reserve		
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ် လီမိတက်(၁,၉၂၄,၀၅၇ စု @ ၂,၉၂၄.၈၉ ကျပ်)	၅,၆၂၇,၆၇၂,၁၇၇.၀၀	-
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (၂၀၀,၀၀၀ စု @ ၅၀၀ ကျပ်)	၁၀၀,၀၀၀,၀၀၀.၀၀	-
	၅,၇၂၇,၆၇၂,၁၇၇.၀၀	-
စုစုပေါင်းဝင်ငွေအလုံးစုံ	၆,၆၆၆,၀၉၃,၁၈၇.၁၇	၆၂၉,၃၇၅,၆၁၄.၇၀

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။



(ဒါရိုက်တာ)



(အုပ်ချုပ်မှုဒါရိုက်တာ)

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၂၀၁၇	၂၀၁၆
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ		
စာရင်းဖွင့်		
"က" အစုရှယ်ယာ ၆၅,၇၅၀ စု	၆၅၇,၅၀၀,၀၀၀.၀၀	၆၅၇,၅၀၀,၀၀၀.၀၀
"ခ" အစုရှယ်ယာ ၃၃၄,၀၈၈ စု	၃,၃၄၀,၈၈၀,၀၀၀.၀၀	၃,၃၄၀,၈၈၀,၀၀၀.၀၀
	၃,၉၉၈,၃၈၀,၀၀၀.၀၀	၃,၉၉၈,၃၈၀,၀၀၀.၀၀
ရှယ်ယာပရီမီယံ		
စာရင်းဖွင့်	၃၈,၆၆၅,၀၀၀.၀၀	၃၈,၆၆၅,၀၀၀.၀၀
နှစ်အတွင်းရသောပရီမီယံ	-	-
	၃၈,၆၆၅,၀၀၀.၀၀	၃၈,၆၆၅,၀၀၀.၀၀
အမြတ်လက်ကျန်		
စာရင်းဖွင့်	၈၉၈,၁၂၉,၀၂၄.၁၃	၈၆၈,၅၁၀,၄၀၉.၄၃
ယခုနှစ်အသားတင်အမြတ်	၉၃၈,၄၂၁,၀၁၀.၁၇	၆၂၉,၃၇၅,၆၁၄.၇၀
အမြတ်ဝေစုထုတ်ပေးခြင်း	(၈၇၉,၆၄၃,၆၀၀.၀၀)	(၅၉၉,၇၅၇,၀၀၀.၀၀)
Fair value reserve	၅,၇၂၇,၆၇၂,၁၇၇.၀၀	-
	၆,၆၈၆,၅၇၈,၆၁၁.၃၀	၈၉၈,၁၂၉,၀၂၄.၁၃
စာရင်းပိတ်လက်ကျန်	၁၀,၇၂၁,၆၂၃,၆၁၁.၃၀	၄,၉၃၅,၁၇၄,၀၂၄.၁၃

(ဒါရိုက်တာ)

(အုပ်ချုပ်မှုဒါရိုက်တာ)

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ငွေသားစီးဆင်းမှုရှင်းတမ်း

ငွေကြေး - မြန်မာကျပ်ငွေ

	၂၀၁၇	၂၀၁၆
လုပ်ငန်းဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အခွန်မနုတ်မီအသားတင်အမြတ်/(အရှုံး)	၄၀,၀၃၈,၂၄၄.၂၂	၃၁,၉၁၆,၄၈၆.၂၇
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဆင်းမှုများကို ကံညီရေးဆွဲချက်များ		
တန်ဘိုးလျော့	၂,၉၄၇,၁၅၁.၀၀	၄,၆၄၅,၃၁၉.၅၀
လက်ငင်းရပိုင်ခွင့် (အတိုး)/အလျော့		
ကုန်လက်ကျန်	-	-
ကြိုတင်ပေးစာရင်း	၁,၁၂၅,၁၅၀,၀၀၀.၀၀	(၉၅၈,၈၂၃,၀၀၀.၀၀)
ရရန်ရှိစာရင်း	၆၇၀,၈၈၂,၈၉၇.၇၄	၈၂,၉၅၈,၃၇၃.၈၄
ပေးရန်တာဝန်များ အတိုး/(အလျော့)		
ပေးရန်ရှိစာရင်း	၃,၀၇၆,၈၁၇.၀၀	၁၉,၇၅၁,၇၈၆.၀၀
ရှယ်ယာရောင်းခြင်းမှအမြတ်ရငွေအတွက်ပေးရန်ရှိအခွန်	၄၉,၅၉၈,၀၂၆.၀၀	-
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)	၁,၈၉၁,၆၉၃,၁၃၅.၉၆	(၅၃၂,၃၀၀,၀၃၄.၃၉)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဆင်းမှုများ		
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု	-	(၅၃၆,၇၆၀.၀၀)
အမြတ်ဝေစုရငွေ	၄၉၆,၀၁၅,၀၀၀.၀၀	၃၉၀,၀၀၀,၀၀၀.၀၀
ရှယ်ယာရောင်းခြင်းမှအမြတ်ရငွေ	၄၁၂,၃၇၇,၃၂၇.၀၀	-
ရင်းနှီးမြှုပ်နှံမှု	(၂,၂၈၅,၇၆၁,၅၂၃.၀၀)	(၇၅၀,၀၀၀,၀၀၀.၀၀)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဝင်မှု/(အသုံးပြုမှု)	(၁,၃၇၇,၃၆၉,၁၉၆.၀၀)	(၃၆၀,၅၃၆,၇၆၀.၀၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရငွေသားစီးဝင်မှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	(၈၇၉,၆၄၃,၆၀၀.၀၀)	(၅၉၉,၇၅၇,၀၀၀.၀၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)	(၈၇၉,၆၄၃,၆၀၀.၀၀)	(၅၉၉,၇၅၇,၀၀၀.၀၀)
ငွေသားအသားတင်တိုး/(လျော့)	(၃၆၅,၃၁၉,၆၆၀.၀၄)	(၁,၄၉၂,၅၉၃,၇၉၄.၃၉)
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန်	၄၂၀,၁၈၈,၆၇၇.၉၄	၁,၉၁၂,၇၈၂,၄၇၂.၃၃
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မှတ်စု ၈)	၅၄,၈၆၉,၀၁၇.၉၀	၄၂၀,၁၈၈,၆၇၇.၉၄



(ဒါရိုက်တာ)



(အုပ်ချုပ်မှုဒါရိုက်တာ)

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်

ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁။ အထွေထွေ

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မဏ္ဍိုင်ပြု၍ ကုမ္ပဏီ၏အကျိုး၊ အစုရှယ်ယာဝင်များ၏ အကျိုးကိုရေးရှု၍ တိုင်းရင်းသား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များဖြင့် စိုက်ပျိုးရေးစီမံကိန်း လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ စက်မှုလက်မှု လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းတည်ထောင်ထားသော ပေးရန်တာဝန်ကို ကန့်သတ်ထားသည့် အများနှင့်ဆိုင်သည့် ကုမ္ပဏီဖြစ်ပါသည်။

ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် အစုရှယ်ယာများဖြင့် ပေးရန်တာဝန်များကို ကန့်သတ် ထားသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မြန်မာကုမ္ပဏီများ အက်ဥပဒေအရ ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီသည် အောက်ဖော်ပြပါအစိုးရကခွင့်ပြုသော ကုန်ပစ္စည်းများနှင့် ထုတ်ကုန်များကို မိမိတစ်ဦးတည်း ဖြစ်စေ၊ မည်သည့်ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်များနှင့် ဖက်စပ်၍ဖြစ်စေ သွင်းကုန်လုပ်ငန်းရှင်များ၊ ထုတ်ကုန် လုပ်ငန်းရှင်များ၊ လက်လီလက်ကားရောင်းသူများ၏ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်း များကိုလုပ်ကိုင် ရန်တည်ထောင်ခဲ့ပါသည်။

- (က) လယ်ယာကိုင်ကျွန်းနှင့် ဥယျဉ်ခြံမြေထွက်ကုန်ပစ္စည်းများ
- (ခ) သစ်တောထွက်ပစ္စည်းနှင့် ထပ်ဆင့်တိုးတက်တိုးမြှင့် သစ်အခြေခံကုန်ပစ္စည်းများ
- (ဂ) ရေထွက်ကုန်ပစ္စည်းများ
- (ဃ) စက်ရုံသုံးပစ္စည်း ကုန်ကြမ်းပစ္စည်းများ
- (င) စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်းများ။

မှတ်ပုံတင်ထားသော ကုမ္ပဏီ၏ လိပ်စာသည် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

၂။ အရေးပါသောစာရင်းပိုင်းဆိုင်ရာမူဝါဒအကျဉ်းချုပ်

စာရင်းရေးဆွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ပူးတွဲပါဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) နှင့်အညီ ဖော်ပြထားပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို ပြီးခဲ့သည့်ဖြစ်ရပ် များအပေါ် အခြေခံသည့် လုပ်ထုံးလုပ်နည်း (Historical Cost Convention) အရ ရေးဆွဲဖော်ပြထား ပါသည်။

နိုင်ငံခြားငွေကြေးအားပြောင်းလဲသတ်မှတ်ခြင်း

လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့်စာရင်းတင်ဖော်ပြသည့်ငွေကြေး

(Functional and presentation currency)

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေးဖြစ် သော မြန်မာကျပ်ငွေကို လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေး (Functional currency) ဟုသတ်မှတ် ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းများကို (presentation currency) ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြ ထားပါသည်။

လုပ်ငန်းဆောင်ရွက်ချက်နှင့်စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သော လုပ်ငန်းလုပ်ဆောင်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ပြောင်းလဲထား ပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းနှင့် ပေးရန် တာဝန်များကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့်၊ ၎င်းနိုင်ငံခြား ငွေကြေးများကို စာရင်းရှင်းလင်းရာမှဖြစ်ပေါ်လာသော နိုင်ငံခြားငွေအရှုံး၊ အမြတ်များကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်းထားပါသည်။

ခန့်မှန်းချက်နှင့်ဆုံးဖြတ်ချက်များအသုံးပြုခြင်း

မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့်အညီ စာရင်းဆိုင်ရာမူဝါဒများ ပြုစုရာတွင် စီမံခန့်ခွဲရေးတွင် တာဝန်ရှိသူများသည် စာရင်းဆိုင်ရာမူဝါဒများနှင့် အစီရင်ခံစာပါရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေနှင့် အသုံးစရိတ်များကို အကျိုးသက်ရောက်စေသော အကဲဖြတ်မှုများ၊ ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ အမှန်တကယ်ရလဒ်များသည် ထိုခန့်မှန်းချက်များနှင့် ကွဲလွဲကောင်းကွဲလွဲနိုင်ပါသည်။ ခန့်မှန်းချက်နှင့် ယူဆချက်များကို စဉ်ဆက်မပြတ် ပြန်လည်စိစစ်ပါသည်။ စာရင်းဆိုင်ရာခန့်မှန်းချက်များ၊ ပြန်လည်စိစစ်ချက်များကို ယင်းသို့ပြန်လည်စိစစ်သည့် ကာလနှင့် အကျိုးသက်ရောက်မှုရှိသော အနာဂတ်ကာလများတွင် စာရင်းဖော်ပြပါသည်။

ကုန်လက်ကျန်

ကုန်လက်ကျန်များကို ကုန်ကျတန်ဖိုး (သို့မဟုတ်) ရောင်းရနိုင်မည့်အသားတင်တန်ဖိုး ၂ ခု အနက် နည်းရာဖြင့် တန်ဖိုးသင့်ပါသည်။

ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ ဖော်ပြထားသည်။ တန်ဖိုးလျော့ကို ပုံသေပိုင်ဆိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှုသက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။

တန်ဖိုးလျော့နှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပရိဘောဂ	၁၀%
ကွန်ပျူတာနှင့်အပိုပစ္စည်းများ	၁၅%
စက်နှင့်စက်ပစ္စည်းများ	၁၅%
တယ်လီဖုန်း နှင့် ဖက်(စ်)	၁၅%
SUZUKI (R-)	၁၂.၅%

ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိအခါအားလျော်စွာ လေ့လာဆန်းစစ်ပါသည်။ ဆက်လက်သယ်ဆောင်သော တန်ဖိုးသည် အမှန်တကယ် ပြန်လည်ရရှိနိုင်မည့် တန်ဖိုးထက်များနေပါက အမှန်တကယ်ပြန်လည်ရရှိနိုင်မည့် တန်ဖိုးထိရောက်အောင်တန်ဖိုးကို ချက်ချင်းလျော့ချပါသည်။ ပုံသေပိုင်ပစ္စည်းရောင်းချရာမှ ပေါ်ပေါက်လာသောအရှုံးအမြတ်ကို ၎င်းတို့၏ဆက်လက် သယ်ဆောင်သည့် တန်ဖိုးအား ရည်ညွှန်း၍ သတ်မှတ်ထားပြီး လုပ်ငန်းလုပ်ဆောင်မှုအမြတ် သတ်မှတ်ရာတွင်ထည့်သွင်းစဉ်းစားပါသည်။ ပြုပြင်ခြင်းနှင့်အသစ်လဲလှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့်အချိန်တွင် ဝင်ငွေစာရင်းတွင် ရေးသွင်းထားပါသည်။

ရင်းနှီးမြှုပ်နှံမှု(Investment)

ရင်းနှီးမြှုပ်နှံမှုများကို ရောင်းလျှင်ရမည့်တန်ဖိုးနှင့် ကုန်ကျသည့်စရိတ်များပေါင်းပြီး တန်ဖိုးသင့်ထားပါသည်။ တန်ဖိုးပြောင်းလဲမှုရှိပါက အခြားဝင်ငွေအလုံးစုံနှင့် Equity အဖြစ်စာရင်းရေးသွင်းပါသည်။

ငွေလက်ကျန်

ငွေလက်ကျန်တွင် လက်ဝယ်ရှိငွေသားလက်ကျန်နှင့် ဘဏ်ရှိငွေသားလက်ကျန်များပါဝင်ပါသည်။

ဝင်ငွေအဖြစ်စာရင်းဖော်ဆောင်ခြင်း

ဝင်ငွေအဖြစ်စာရင်းရေးသွင်းရာ၌ လုပ်ငန်းဆောင်ရွက်မှု၏ အကျိုးအမြတ်များသည် အဖွဲ့အစည်းသို့ စီးဝင်လာဖွယ်ရှိခြင်းနှင့် ဝင်ငွေ၏ပမာဏကို ခိုင်ခိုင်မာမာတွက်ချက်နိုင်မှသာလျှင် ဝင်ငွေအဖြစ် စာရင်းရေးသွင်းပါသည်။

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်

ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်ဆိုသည်မှာ-

- (က) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပိုသောအဖွဲ့မှ
 - (၁) ထိန်းချုပ်မှုများ၊ တစ်ဦးတစ်ယောက်မှထိန်းချုပ်ခြင်း (သို့မဟုတ်) အဖွဲ့အစည်းမှ ပူးတွဲထိန်းချုပ်ခြင်း၊
 - (ဤတွင် မိခင်ကုမ္ပဏီများ၊ လက်အောက်ခံများနှင့် အဆင့်တူလက်အောက်ခံများ)
 - (၂) ဩဇာလွှမ်းမိုးသောအဖွဲ့အစည်းပေါ်တွင် အကျိုးခံစားခွင့်ရှိခြင်း၊
 - (၃) အဖွဲ့အစည်းပေါ်တွင် ပူးတွဲထိန်းချုပ်ပိုင်ခွင့်ရှိခြင်း၊
- (ခ) အဖွဲ့အစည်းသည် လုပ်ငန်း၏ပူးတွဲအဖွဲ့အစည်းဖြစ်ခြင်း၊
- (ဂ) အဖွဲ့အစည်းသည် ဖက်စပ်လုပ်ငန်းဖြစ်ပြီး ယင်းလုပ်ငန်း၏ဖက်စပ်ဝင်တစ်ဦးဖြစ်ခြင်း၊
- (ဃ) အဖွဲ့အစည်းသည် လုပ်ငန်း(သို့မဟုတ်) မိခင်ကုမ္ပဏီ၏စီမံခန့်ခွဲမှုတွင် အဓိကတာဝန်ရှိသူ ဖြစ်ခြင်း၊
- (င) အဖွဲ့အစည်းသည် (က) သို့မဟုတ် (ဃ)တွင် ရည်ညွှန်းထားသောမိသားစု (သို့မဟုတ်) တစ်ဦးဦးနှင့် ရင်းနှီးသော မိသားစုဝင်ဖြစ်ခြင်း၊
- (စ) အဖွဲ့အစည်းသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ (ဃ) သို့မဟုတ် (င)တွင် ရည်ညွှန်းထားသော တစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှု (သို့မဟုတ်) ဩဇာလွှမ်းမိုးခံရသော သို့မဟုတ် ထိုအဖွဲ့အစည်းတွင် အထင်ကရမဲပေးပိုင်ခွင့်ရှိသူ၏ ဩဇာလွှမ်းမိုးခံရခြင်း၊
- (ဆ) အဖွဲ့အစည်းသည် ဝန်ထမ်းအကျိုးအလို့ငှာ တာဝန်ထမ်းဆောင် ကာလနောက်ပိုင်း ဝန်ထမ်းများ၏ အကျိုးစီးပွားအတွက် စီမံကိန်းဆောင်ရွက်သူဖြစ်ခြင်း (သို့မဟုတ်) လုပ်ငန်းချင်းဆက်စပ်မှုရှိသော မည်သည့်အဖွဲ့အစည်းမဆို၊

၃။ Financial Risk Management

ကုမ္ပဏီ၏ Financial risk များကို စီမံခန့်ခွဲနေစဉ်အတွင်း လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုံလောက်သော ငွေကြေးဆိုင်ရာ အရင်းအမြစ်များရရှိနိုင်မှုကို သေချာစေရန် ကုမ္ပဏီ၏ Financial Risk Policy စီမံခန့်ခွဲသည့် မူဝါဒအရ ကြိုးပမ်းသည်။ ကုမ္ပဏီမှရင်ဆိုင်နေရသော အဓိကဘဏ္ဍာရေး risk နယ်ပယ် များနှင့် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်နှင့်သက်ဆိုင်သော မူဝါဒမှာအောက်ပါအတိုင်းဖြစ်ပါသည်။

Foreign exchange risk

ကုမ္ပဏီသည် နိုင်ငံခြားငွေဖြင့် သတ်မှတ်ဖော်ပြထားသည့် ကြီးမားသည့်လုပ်ငန်းဆောင်ရွက်မှု၊ ပိုင်ဆိုင် ပစ္စည်းများ (သို့) ပေးရန်တာဝန်များမရှိပါ။ ထို့ကြောင့် ကုမ္ပဏီသည် နိုင်ငံခြားငွေလဲလှယ်နှုန်း risk နှင့် ကြုံတွေ့ခြင်းမရှိပါ။

Interest rate risk

ငွေစုစာရင်းအပ်ငွေနှင့် ချေးငွေများအတွက် အတိုးဝင်ငွေနှင့် ကုန်ကျစရိတ်များကို ထိရောက်သည့် အတိုး တွက်နည်းအား အသုံးပြု၍ အတိုးကျတန်ဖိုးဖြင့် တိုင်းတာပြီး ဝင်ငွေရှင်းတမ်းတွင် ဖော်ပြပါမည်။

Credit risk

စာရင်းရေးသွင်းထားသော ငွေကြေးနှင့်သက်ဆိုင်သည့် ရပိုင်ခွင့်များနှင့် ဆက်နွယ်လျှက်ရှိသော အများဆုံး Credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ဆက်လက်သယ်ဆောင်သော တန်ဖိုးဖြစ် ပါသည်။

Market risk

ကုမ္ပဏီသည် မည်သည့် Market risk ကို ဖော်ပြထားခြင်း မရှိပါ။

Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှုရှိသည်ဟု ယူဆသောလက်ကျန် ငွေများကို ကုမ္ပဏီမှ စောင့်ကြည့်ထိန်းသိမ်းထားရှိပါသည်။

အထက်ပါ risk များကိုလျော့နည်းစေရန်နှင့် အစုရှင်များ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် ဒါရိုက်တာ အဖွဲ့သည်စာရင်းစစ်ကော်မတီ (Audit Committee)၊ စည်းကမ်းဆိုင်ရာစိုးမိုးရေးကော်မတီ (Governance Committee)၊ အခကြေးငွေမျှတရေးကော်မတီ (Remuneration Committee)၊ လူမှန်နေရာမှန်ရရှိရေး ကော်မတီ (Nomination Committee)တို့ကိုဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ပါမည်။

၄။ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

အကြောင်းအရာ	ပရိဘောဂ	ကွန်ပျူတာနှင့်အသုံးအဆောင်ပစ္စည်းများ	စက်နှင့်စက်ပစ္စည်းများ	တယ်လီဖုန်းနှင့်ဖက်(စ်)	SUZUKI (R-)	စုစုပေါင်း
မူရင်းတန်ဖိုး						
၃၁-၃-၂၀၁၅	၇,၁၆၈,၈၅၀.၀၀	၅,၂၈၇,၂၀၀.၀၀	၂,၅၃၃,၂၅၀.၀၀	၁၁,၂၁၅,၀၀၀.၀၀	၁၆,၄၅၀,၀၀၀.၀၀	၄၂,၆၅၄,၃၀၀.၀၀
နှစ်အတွင်းဝယ်	-	-	-	၅၃၆,၇၆၀.၀၀	-	၅၃၆,၇၆၀.၀၀
၃၁-၃-၂၀၁၆	၇,၁၆၈,၈၅၀.၀၀	၅,၂၈၇,၂၀၀.၀၀	၂,၅၃၃,၂၅၀.၀၀	၁၁,၇၅၁,၇၆၀.၀၀	၁၆,၄၅၀,၀၀၀.၀၀	၄၃,၁၉၁,၀၆၀.၀၀
နှစ်အတွင်းဝယ်	-	-	-	-	-	-
၃၁-၃-၂၀၁၇	၇,၁၆၈,၈၅၀.၀၀	၅,၂၈၇,၂၀၀.၀၀	၂,၅၃၃,၂၅၀.၀၀	၁၁,၇၅၁,၇၆၀.၀၀	၁၆,၄၅၀,၀၀၀.၀၀	၄၃,၁၉၁,၀၆၀.၀၀
စုစုပေါင်းတန်ဖိုးလျော့						
၃၁-၃-၂၀၁၅	၃,၉၀၆,၁၇၁.၈၃	၄,၀၀၉,၈၇၄.၀၀	၂,၃၅၄,၄၉၈.၀၀	၁၀,၁၁၄,၉၉၉.၀၀	၁၂,၆၅၇,၂၉၁.၆၇	၃၃,၀၄၂,၈၃၄.၅၀
နှစ်အတွင်းတန်ဖိုးလျော့	၇၁၆,၈၈၅.၀၀	၅၅၉,၈၈၆.၀၀	၁၇၈,၇၅၁.၀၀	၁,၁၃၃,၅၄၇.၅၀	၂,၀၅၆,၂၅၀.၀၀	၄,၆၄၅,၃၁၉.၅၀
၃၁-၃-၂၀၁၆	၄,၆၂၃,၀၅၆.၈၃	၄,၇၆၉,၇၆၀.၀၀	၂,၅၃၃,၂၄၉.၀၀	၁၁,၂၄၈,၅၄၆.၅၀	၁၄,၇၁၃,၅၄၁.၆၇	၃၇,၆၈၈,၁၅၄.၀၀
နှစ်အတွင်းတန်ဖိုးလျော့	၇၁၆,၈၈၅.၀၀	၄၂၄,၇၅၃.၀၀	-	၈၀,၅၁၄.၀၀	၁,၇၂၄,၉၉၉.၀၀	၂,၉၄၇,၁၅၁.၀၀
၃၁-၃-၂၀၁၇	၅,၃၀၆,၁၇၁.၈၃	၄,၃၄၄,၀၀၇.၀၀	၂,၅၃၃,၂၄၉.၀၀	၁၁,၃၂၉,၀၆၀.၅၀	၁၆,၄၇၈,၅၄၀.၆၇	၄၀,၆၃၅,၃၀၅.၀၀
အသားတင်တန်ဖိုး						
၃၁-၃-၂၀၁၇	၁,၈၂၈,၉၀၈.၁၇	၂၉၂,၆၈၇.၀၀	၁.၀၀	၄၂၂,၆၉၉.၅၀	၁၁,၄၅၉.၃၃	၂,၅၅၅,၇၉၅.၀၀
၃၁-၃-၂၀၁၆	၂,၅၄၅,၇၉၃.၁၇	၇၁၇,၄၄၀.၀၀	၁.၀၀	၅၀၃,၂၁၃.၅၀	၁,၇၃၆,၄၅၈.၃၃	၅,၅၀၂,၉၀၆.၀၀

၅။ ရင်းနှီးမြှုပ်နှံမှု

ရင်းနှီးမြှုပ်နှံမှုစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
စာရင်းဖွင့်လက်ကျန်		
မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ် လီမိတက် (၁,၉၂၄,၅၀၇ စု @ ၄,၁၀၀ ကျပ်)	၇,၈၈၈,၆၃၃,၇၀၀.၀၀	၁,၉၅၀,၀၀၀,၀၀၀.၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက် (၂၀၀,၀၀၀ စု @ ၁၀,၅၀၀ ကျပ်)	၂,၁၀၀,၀၀၀,၀၀၀.၀၀	၇၅၀,၀၀၀,၀၀၀.၀၀
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ် လီမိတက် (၇၂,၄၈၀ စု @ ၁၀,၀၀၀ ကျပ်)	၇၂၄,၈၀၀,၀၀၀.၀၀	-
စာရင်းပိတ်လက်ကျန်	၁၀,၇၁၃,၄၃၃,၇၀၀.၀၀	၂,၇၀၀,၀၀၀,၀၀၀.၀၀

မြန်မာ သီလဝါ အက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ်လီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသောအစုရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် ၃၁-၃-၂၀၁၇ နေ့တွင် အရောင်းအဝယ်ဖြစ်သော ဈေးနှုန်းဖြင့် တန်ဖိုးသင့်ထားပါသည်။

မြန်မာ အက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ၃၁-၃-၂၀၁၇ နေ့တွင် ရောင်းဝယ်၍ရသော ဈေးနှုန်းဖြင့် တန်ဖိုးသင့်ထားပါသည်။

မြန်မာ နေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ်လီမိတက်တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို တန်ဖိုးရင်းမှဆုံးရှုံးမှုနှုတ်ယူခြင်းစနစ် (as cost less impairment) ဖြင့်စာရင်းတင်ထားပါသည်။

၆။ ကြိုတင်ပေး

ကြိုတင်ပေးစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
မြန်မာနေရှင်နယ်တယ်လီကွန်းဟိုး(လ်)ဒင်းစ်ပတ်ဘလစ်လီမိတက်	၃၀၀,၀၀၀.၀၀	၁၃၈,၉၀၀,၀၀၀.၀၀
မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်	-	၇၅၀,၀၀၀,၀၀၀.၀၀
*ဆန်စပါးလုပ်ငန်းအတွက်ကြိုတင်ထုတ်ငွေ	၂၀၀,၀၀၀,၀၀၀.၀၀	၄၀၀,၀၀၀,၀၀၀.၀၀
ကြိုတင်ပေးဝင်ငွေခွန်	၄၂,၀၉၁,၃၂၃.၀၀	၂၈,၅၉၁,၃၂၃.၀၀
ဂိုဒေါင်ငှားရမ်းခ	-	၅၀,၀၀၀,၀၀၀.၀၀
သကြားတင်သွင်းရန်ကြိုတင်ငွေပေးခြင်း	၂၀,၀၀၀,၀၀၀.၀၀	၂၀,၀၀၀,၀၀၀.၀၀
မှတ်ပုံတင်ကြေး	-	၅၀,၀၀၀.၀၀
	၂၆၂,၁၉၁,၃၂၃.၀၀	၁,၃၈၇,၅၄၁,၃၂၃.၀၀

* ဆန်စပါးအတွက် ကာလတိုလုပ်ငန်းဆောင်ရွက်ရန် ဦးစိန်ဝင်းလှိုင်မှ တာဝန်ခံထုတ်ယူ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းလုပ်ကိုင်ငွေကျပ်သိန်း (၂,၀၀၀)နှင့် ပက်သက်၍လည်း GLAD ကုမ္ပဏီ၏ ဒါရိုက်တာများအနေဖြင့် ဆုံးရှုံးမှု မရှိစေရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၇။ ရရန်ရှိစာရင်း

ရရန်ရှိစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှရရန်ရှိ		
*ရွှေနဂါးမင်းထရေးဒင်းကုမ္ပဏီလီမိတက်	၂၀,၀၀၀,၀၀၀.၀၀	၄၄၅,၀၀၀,၀၀၀.၀၀
Dynamic Engineering and General Trading Co., Ltd.	-	၁၀၅,၁၂၅,၀၀၀.၀၀
**MYANMAR ACME Co., Ltd	၃၉၈,၄၇၅,၀၀၀.၀၀	၃၇၉,၆၂၅,၀၀၀.၀၀
မေလင်းဖက်ရှင်နှင့်ဆန်းသစ်လွင်အပ်ချုပ်လုပ်ငန်း	-	၁၁၃,၅၀၀,၀၀၀.၀၀
ဦးချစ်ဆွေ	-	၃၂,၇၀၀,၀၀၀.၀၀
ရရန်ရှိဘဏ်တိုးငွေ	၁,၄၆၆,၄၁၅.၃၅	၁၄,၈၇၄,၃၁၃.၀၉
	၄၁၉,၉၄၁,၄၁၅.၃၅	၁,၀၉၀,၈၂၄,၃၁၃.၀၉

*ရွှေနဂါးမင်းထရေးဒင်းကုမ္ပဏီလီမိတက်ထံမှ ၇-၁၁-၂၀၁၇ နေ့တွင်အပြည့်ပြန်လည်ရရှိပြီးဖြစ်ပါသည်။

**MYANMAR ACME Co., Ltd ၏ ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်မှထုတ်ယူထားသော ငွေများအားလုပ်ငန်းများ မအောင်မြင်၍ ထုတ်ယူငွေနှင့်အကျိုးအမြတ်များ ဆက်လက်ပေးဆောင်နိုင်ခြင်းမရှိတော့၍ ၁၅-၁၂-၂၀၁၇ နေ့တွင် ကျင်းပသော ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အကျိုးအမြတ်များကို ၃၁-၁၂-၂၀၁၆ နေ့အထိသာ ရရန်ရှိအဖြစ်ပေးသွင်းရန်ဆုံးဖြတ်ခဲ့ကြပါသည်။ ဒါရိုက်တာအဖွဲ့မှကြိုးစားတောင်းခံရာ ဦးစိန်ဝင်းလှိုင်မှ ထုတ်ယူငွေ နှင့်အကျိုးအမြတ်များအားပေးဆပ်နိုင်ခြင်းမရှိသေး၍ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မင်းဘူးခရိုင်ရှိ ဦးစိန်ဝင်းလှိုင်နှင့် မိသားစုများပိုင်ဆိုင်သောမြေ (၁၃၅.၆၇၈၈)၏ ပိုင်ဆိုင်မှုအထောက်အထား၊ စာရွက်စာတမ်း များနှင့် ၎င်းပိုင်ဆိုင် သောရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်ထံတွင်ထည့်ဝင်ထားသည့် အစုရှယ်ယာအစု(၃,၀၀၀)စုတို့ကို အာမခံအဖြစ်ရယူထားပါသည်။

ထို့အပြင် အစုရှယ်ယာရှင်များ၏အကျိုးကိုရှေ့ရှု၍ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြသော ဦးမင်းစိန်၊ ဦးထွန်းအောင်၊ ဦးအောင်ဇော်ဦး၊ ဒေါ်ရန်လင်းတို့မှ တစ်ဦးလျှင်ကျပ် သိန်း(၁၀၀)စီ၊ ဦးခိုင်ဌေးမှ ကျပ်သိန်း(၅၀)၊ ဦးချစ်ဆွေနှင့် ဦးကျော်တင်မြင့် တို့မှ ကျပ်သိန်း(၁၀)စီ ဖြင့် စုစုပေါင်း ကျပ်သိန်း(၅၇၀) အား၊ ၂၁-၁၂-၂၀၁၇ နေ့တွင်ယာယီစိုက်ထုတ် ပေးသွင်း ပြီးဖြစ်ပါသည်။

၈။ ငွေနှင့်ဘဏ်လက်ကျန်

ငွေနှင့် ဘဏ်လက်ကျန်စာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
ငွေလက်ကျန်	၄,၈၉၇,၀၁၅.၀၀	၂၀,၂၂၅,၄၅၉.၀၀
ဘဏ်လက်ကျန်	၄၉,၉၇၂,၀၀၂.၉၀	၃၉၉,၉၆၃,၂၁၈.၉၄
	၅၄,၈၆၉,၀၁၇.၉၀	၄၂၀,၁၈၈,၆၇၇.၉၄

၉။ ပေးရန်ရှိစာရင်း

ပေးရန်ရှိစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
လာရောက်ထုတ်ယူခြင်းမရှိသေးသောအမြတ်ဝေစု	၅၂,၀၂၆,၅၅၈.၀၀	၇၀,၅၈၂,၂၅၈.၀၀
WFP သို့ tender ဖြင့်ဆန်ပို့ခြင်းအတွက်အခွန်	၄၇၉,၁၇၅.၆၀	၄၇၉,၁၇၅.၆၀
ပေးဆောင်ရန် ကြိုတင်ယူထားငွေ		
ပေးရန်ရှိစရိတ်များ	၅,၆၇၆,၇၀၀.၀၀	၄,၃၆၇,၁၅၀.၀၀
ကုမ္ပဏီ(၇)ခုအား ရှယ်ယာအမြတ်အတွက်ပေးရန်ရှိ	၃၄,၀၀၄,၉၀၃.၀၀	-
ဦးကျော်တင်မြင့်(အမေရိကန်ဒေါ်လာ၁၀,၂၆၄.၇၅@ ကျပ်၁,၂၁၆)	-	၁၂,၄၈၁,၉၃၆.၀၀
ပေးရန်ရှိဒါရိုက်တာအခကြေးငွေ	-	၁,၂၀၀,၀၀၀.၀၀
	၉၂,၁၈၇,၃၃၆.၆၀	၈၉,၁၁၀,၅၁၉.၆၀

၁၀။ အခွန်လျာထားငွေ

အခွန်လျာထားငွေစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
ကုန်သွယ်လုပ်ငန်းခွန်		
၂၀၁၂-၂၀၁၃(ပြည်တွင်းအရောင်း)	၅၄,၀၆၈,၂၈၇.၀၀	၅၄,၀၆၈,၂၈၇.၀၀
၂၀၁၃-၂၀၁၄	၂,၈,၈၈၇,၂၃၀.၀၀	၂,၈,၈၈၇,၂၃၀.၀၀
ဝင်ငွေခွန်		
၂၀၁၂-၂၀၁၃	၁၂,၄၈၀,၀၉၁.၂၈	၁၂,၄၈၀,၀၉၁.၂၈
၂၀၁၃-၂၀၁၄	၇၈,၅၀၉,၃၄၁.၁၂	၇၈,၅၀၉,၃၄၁.၁၂
၂၀၁၄-၂၀၁၅	၁၂၃,၄၂၂,၂၅၂.၃၀	၁၂၃,၄၂၂,၂၅၂.၃၀
၂၀၁၅-၂၀၁၆	၇၉,၇၉၁,၈၇၁.၅၇	၇၉,၇၉၁,၈၇၁.၅၇
၂၀၁၆-၂၀၁၇	၁၀,၀၀၉,၅၆၁.၀၅	-
အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ်ထမ်းဆောင်ရမည့်အခွန်	၂၀၂,၆၁၃,၆၀၃.၀၃	၂၀၂,၆၁၃,၆၀၃.၀၃
ရှယ်ယာရောင်းခြင်းမှမြတ်စွန်းငွေအပေါ်ပေးဆောင်ရမည့်အခွန်	၄၉,၅၉၈,၀၂၆.၀၀	-
	၆၃၉,၃၈၀,၂၆၃.၃၅	၅၇၉,၇၇၂,၆၇၆.၃၀

၁၁။ အခြားရငွေများ

အခြားရငွေစာရင်းအသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
နိုင်ငံခြားငွေလဲလှယ်နှုန်းခြားနားငွေ	၃,၈၈၁,၅၀၃.၃၆	၅,၁၆၇,၄၂၃.၂၄
ဘဏ်တိုးရငွေ	၂၆,၇၃၅,၄၉၉.၈၆	၈၉,၈၁၆,၈၂၀.၅၃
	၃၀,၆၁၇,၀၀၃.၂၂	၉၄,၉၈၄,၂၄၃.၇၇

၁၂။ စီမံခန့်ခွဲမှုစရိတ်

စီမံခန့်ခွဲမှုစရိတ်စာရင်း အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၇	၂၀၁၆
ဝန်ထမ်းလစာနှင့် ဆုကြေးငွေ	၁၃,၀၇၅,၀၀၀.၀၀	၈,၄၆၄,၅၁၈.၀၀
ခါတ်ခွဲစမ်းသပ်စရိတ်	-	၁၆,၀၀၀.၀၀
ဘဏ်စရိတ်	၁၈,၄၀၀.၀၀	၃၉၀,၅၈၀.၀၀
ဒါရိုက်တာအခကြေးငွေ	၁၉,၅၀၀,၀၀၀.၀၀	၁၄,၄၀၀,၀၀၀.၀၀
ပုံနှိပ်ခ	-	၅၅,၀၀၀.၀၀
ဧည့်ခံစရိတ်	၁,၄၃၆,၁၄၀.၀၀	၂,၁၀၁,၈၁၅.၀၀
ဂိုဒေါင်ငှားရမ်းခ	၅၀,၀၀၀,၀၀၀.၀၀	၁၀,၀၀၀,၀၀၀.၀၀
အလုပ်သမားစရိတ်	၆,၀၀၀.၀၀	၉,၀၀၀.၀၀
လျှပ်စစ်မီတာခ	၃၄၂,၈၀၈.၀၀	၄၃၄,၀၆၇.၀၀
ပြုပြင်ထိန်းသိမ်းစရိတ်	၉၁၅,၅၀၀.၀၀	၂၀၇,၀၀၀.၀၀
အခြားအထွေထွေစရိတ်	၂၀၄,၄၅၀.၀၀	၄၉၄,၄၃၇.၀၀
သတင်းစာနှင့်ဂျာနယ်	၆၅,၀၀၀.၀၀	၆၅,၁၀၀.၀၀
ရုံးသုံးပစ္စည်းကုန်ကျစရိတ်	၁၁၇,၃၆၀.၀၀	၂၄၇,၇၅၀.၀၀
ခရီးစရိတ်	၁,၇၉၃,၀၀၀.၀၀	၁,၉၉၉,၂၀၀.၀၀
စာရင်းစစ်ခ	၅,၂၅၀,၀၀၀.၀၀	၄,၂၀၀,၀၀၀.၀၀
စာတိုက်နှင့် ဆက်သွယ်ရေးစရိတ်	၃၀၈,၀၅၀.၀၀	၁,၁၉၃,၁၇၁.၀၀
ကားပြင်ဆင်စရိတ်	-	၅၀၀,၀၀၀.၀၀
စာရေးကိရိယာများ	၃၂၄,၀၀၀.၀၀	၃၆၇,၁၀၀.၀၀
ဝန်ဆောင်ခစရိတ်များ	၃,၉၄၉,၅၀၀.၀၀	၁,၉၄၅,၂၀၀.၀၀
အလှူငွေနှင့်လက်ဆောင်ပေးခြင်း	၂၀၀,၀၀၀.၀၀	-
နှစ်ပတ်လည်အထွေထွေအစည်းအဝေးကုန်ကျစရိတ်	၉,၄၆၁,၇၀၀.၀၀	၈,၃၃၈,၄၅၀.၀၀
တန်ဖိုးလျော့စရိတ်များ	၂,၉၄၇,၁၅၁.၀၀	၄,၆၄၅,၃၁၉.၅၀
ရုံးခန်းငှားခ	၈,၇၂၆,၀၀၀.၀၀	၈,၉၅၆,၀၀၀.၀၀
မှတ်ပုံတင်ကြေးနှင့် အခွန်အခများ	၂၃၀,၇၀၀.၀၀	၉၇၂,၀၅၀.၀၀
အသင်းဝင်ကြေး	၁၀၈,၀၀၀.၀၀	၃၆,၀၀၀.၀၀
အလှူငွေနှင့်လက်ဆောင်စရိတ်	-	၁၀၄,၀၀၀.၀၀
	၁၁၈,၉၇၈,၇၅၉.၀၀	၇၀,၁၄၁,၇၅၇.၅၀

၁၃။ **Related Party transactions**

ဘဏ္ဍာရေးရှင်းတမ်း၏ အခြားနေရာများတွင် ဖော်ပြထားသော အချက်အလက်များအပြင် အောက်ပါလုပ်ငန်းလုပ်ဆောင်ချက်များသည် အုပ်စုနှင့် ဆက်နွယ်ပတ်သက်နေသော အဖွဲ့အစည်းများအကြားတွင် သဘောတူညီချက်များနှင့်အတူ ပေါ်ပေါက်ခဲ့ပါသည်။

စဉ်	ကုမ္ပဏီအမည်	ဆက်နွယ်နေသော ပုဂ္ဂိုလ်များ	ရာထူး	၂၀၁၇	၂၀၁၆
	အကျိုးတူရငွေ				
၁။	Myanmar ACME Co., Ltd	ဦးစိန်ဝင်းလှိုင်	ဥက္ကဋ္ဌ		
	ထုတ်ပေးငွေ			၂၇၀,၀၀၀,၀၀၀	၃၂၀,၀၀၀,၀၀၀
	အကျိုးအမြတ်ရငွေ			၁၂၈,၄၇၅,၀၀၀	၆၁,၈၇၅,၀၀၀
	ရင်းနှီးမြှုပ်နှံမှု				
၂။	မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုး(လ်)ဒင်းပတ်ဘလစ် လီမိတက်	ဦးဝင်းအောင်	ဥက္ကဋ္ဌ	၁,၉၂၄,၀၅၇,၀၀၀	၁,၉၅၀,၀၀၀,၀၀၀
၃။	မြန်မာအက်ဂရီအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်	ဦးဝင်းအောင်	ဥက္ကဋ္ဌ	၂,၀၀၀,၀၀၀,၀၀၀	၇၅၀,၀၀၀,၀၀၀

ဒါရိုက်တာဆုကြေးငွေ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ၁၉,၅၀၀,၀၀၀ ကျပ်ကို ဒါရိုက်တာ(၁၂)ဦးအား ဆုကြေးငွေအဖြစ် ထုတ်ပေးခဲ့ပါသည်။ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့မှ ဒါရိုက်တာဆုကြေးငွေကိုရယူလိုခြင်းမရှိကြောင်း ၁၅-၁၂-၂၀၁၇ နေ့တွင် ပြုလုပ်သည့် (၈/၂၀၁၇) BOD အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါသည်။

၁၄။ **အမြတ်ဝေစုခွဲဝေခြင်း**

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်ကျင်းပသော ဒါရိုက်တာအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုအား ၁၄% ဖြင့် ထုတ်ပေးရန်အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

၁၅။ **ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း**

ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်၏ ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ ဒါရိုက်တာအဖွဲ့အစည်းအဝေး (၈/၂၀၁၇) ၏ဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန်အတည်ပြုခဲ့ပါသည်။